

တစ် နိုင် တစ် ပိုင် ဝက် မွေးမြှေ ရေး လမ်း ညွှန်

တစ် နိုင် တစ် ပိုင် ဝက် မွေးမြှေ ရေး လမ်း ညွှန်



**ဝက်မွေးမြှေရေး
အောင်မြင်ရန်အတွက်
အောင်ရွက်ရမည့်နည်းလမ်းများ**

ကန့်သတ်

တစ် နိုင် တစ် ပိုင် ဝက် မွေးမြှို့ ရေး လမ်း ညွှန်

တစ် နိုင် တစ် ပိုင် ဝက် မွေးမြှို့ ရေး လမ်း ညွှန်

စားနပ်ရိုက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ
ထုတ်ဝေသာ နည်းပညာဖြန့်ဖြူးမှု အထောက်အကြံပြောအဖြင့်၊
ဓာတေသနများနှင့် ပတ်သက်၍ လိုအပ်ချက်များ အကြံပြောချက်များကို
ဆက်သွယ်ရေးသားပေးပို့နိုင်သည်။

ပြုစုရေးသားသူ
ဒေါက်တာဘေးပလယ်စေး
နှုတ်ယပါမောက္ခာချုပ်(ပြို့မြို့)

စားနပ်ရိုက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
အမှတ် ၁၁၄၊ ဓနသီခိုလမ်းသွယ်၊ ဂန္ဓာဇာအေးဘုရားလမ်း၊
(၈) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်းမြို့၊ ၂၀၅၀၂၄၆၁-၂
နှုန်း : +95 09 425026461-2
ဝက်သိဆိုင် : www.myanmarfswg.org
ဒွေးသုတေသန : <https://www.facebook.com^myanmarfswg>

မာတိကာ

- ၁။ အကြောင်းအရာ
- ၁။ နိဒါန်း
- ၂။ ဝက်မွေးမြှေးရေးတက်ပြောင်းလဲလာပုံ
- ၃။ ဝက်များ၏အကျင့်စရိတ်
- ၄။ ဝက်များများ
- ၅။ ဝက်မွေးမြှေးနည်းစနစ်
- ၆။ ဝက်မွေးမြှေးရေးအောင်မြင်စေရန် ဆောင်ရွက်ရမည့်နည်းလမ်း
- ၇။ ဝက်သားပေါက်များပြုရတော်းရောက်ခြင်း
- ၈။ အသားတိုးဝက်မွေးမြှောင်း
- ၉။ ပျိုးဝက်မ ရွှေးချယ်မွေးမြှောင်း
- ၁၀။ ဝက်သိုးရွှေးချယ်မွေးမြှောင်း
- ၁၁။ ဝက်များ၏အစားရဟန်အကြောင်း
- ၁၂။ ဝက်ရောဂါရားနှင့် ကြိုတော်းကဗ္ဗာယ်ခြင်း
- ၁၃။ ဝက်ရွေးကွက်
- ၁၄။ နိုင့်ချုပ်

အမှာစာ

ကျေးလက်ဒေသ၌ နေထိုင်လျက်ရှိကြသော ရွာသူ့ရွာသားများတို့သည် ဘိုးစဉ်ဘောင်ဆက် ဝက်မွေးမြှောခဲ့သည့် အတွေ့အကြံများရှိကြပါသည်။ သို့ရာတွင် တစ်နိုင်တစ်ပိုင် ဝက်မွေးမြှောင်းသည် မိသားစု၏ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် မရှုမြင်တက်ကြသည့်အတွက် ဝက်မွေးမြှောရေးလုပ်ငန်းသည် ငှင့်တို့အတွက် စုရွားတစ်စုံ ထားရှုသည့်အဆင့်၏သာ ဖြစ်နေပါသည်။ အမှန် စင်စစ်မိမိတို့ အသက်မွေးဝမ်းကျောင်း ပြုလျက် ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းကို မွေးမြှောရေးနှင့် တွဲဖက်လုပ်ကိုင်ဆောင်ရွက်နိုင်ပါက မိသားစု၏ ဝင်ငွေပိုမိုရရှိလာပြီး လူနေမှုအဆင့်တို့တက်လာမည်ဖြစ်သည်။ ကျေးလက်ဒေသနေတောင်သူ လယ်သမားများတို့သည် မိမိတို့လုပ်ကိုင်လျက်ရှိသော မွေးမြှောရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ခေတ်မြို့သိပ်နည်းစနစ်များနှင့် ယဉ်တွဲလျက် အကောင် အထည်ဖော်ဆောင်ရွက်ခြင်းမပြုသည့်အတွက် လုပ်ငန်းတိုးတက်အောင်မြင်မှု နည်းပါးလျက်ရှိကြောင်းတွေ့နေရပါသည်။ မွေးမြှောရေးလုပ်ငန်းအောင်မြင်နို့ အတွက် အခိုကလိုအပ်ချက်မှာ မွေးမြှောရေး အသိပညာနှင့် အတွေးအခေါ်များတို့ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ မွေးမြှောရေးနည်းပညာနှင့် တွေးခေါ်မှုအခြေခံရှိပါသောလည်း လက်တွေ့အကောင်အထည် မဖော်ပါက အောင်မြင်မှုပန်းတိုင်ကို မလှမ်းနိုင်သကဲ့သို့ လက်တွေ့လုပ်ငန်း ဆောင်ရွက်သည့်အခါ မှန်ကန်သောတွေးခေါ်မှုနှင့် မွေးမြှောရေးပညာမရှိပါက တိုးတက်မှုလမ်းစပေါ်ကြပြီး ဆုံးရှုံးမှုနှင့်သာ ရင်ဆိုင်တက်ရပါသည်။ ဝက်မွေးမြှောရေးကို မိသားစုမှု မိသားစုမှုလုပ်ငန်းတစ်ခုအဖြစ်လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက စီးပွားရေး အတွေးအခေါ် အယူအဆများတို့ကို လေ့လာသင်ယူတက်မြောက်ဖို့လိုသည်။ လက်တွေ့လုပ်ငန်းဆောင်ရွက်သည့်အခါ မွေးမြှောရေး နည်းပညာနှင့် စီးပွားရေး အတွေးအခေါ်တို့ကို အသုံးချသွားတက်မှသာလျင် မိမိအောင် မိသားစုမှု မိသားစုမှုလုပ်ငန်းအောင်မြင်ပါသည်။

တစ် နိုင် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်

မြန်မာသူ့ရှာချိန် စဉ်ခန့်ခွဲပိုင်းကာလည် ထင်ရှားကျော်ကြားခဲ့သည့်
ကန်တော်မင်ကျောင်း ဆရာတော် ရေးသားပြုစုတော်မူခဲ့သော လောကသာရ
ပျို့များအနက်မှ လက်ဗော်ပုံပါအတိုင်းဖွံ့ဖို့ထားခဲ့ပါသည်။

“အိမ်တော်ဝတ်ဖြင့်၊ အမှတ်မြှေမြှေ
လုပ်ကြော်ကြီးစား၊ ကျွန်းဆိတ်ဝက်
ဝမ်းဘဲငှက်နှင့်၊ ကြက်ကမ္ဘာ့
သိမ်းမွေးပြင်းလျက်၊ ဖန်တီးဝယ်ရောင်း
ထပ်ကလောင်းလျက်၊ ပဲဖြောင်းစပါး
ကျိုပြည့်ထား၍ ခွက်ပြားရွှေငွေ
ဆည်းပူးထွေဖြင့် မျိုးဇွဲဖို့တင်း
ကြယ်စေမင်း”

မွေးမြှေရေးလုပ်ငန်းများအောင်မြင်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတ
က်ပါစောက်ာင်း ဆူမွန်ကောင်းတောင်းလျက်—

ဒေါက်တာစောပလယ်စော

တစ် နိုင် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်

၁။ နိဒါန်း

သူ့ရှာချိန် ၂၀၁၅-၂၀၁၆ ခန့်တွင် ကောက်ခံရရှိသောတိရှိသူ၏
သုန်းကောင်စာရင်းအရ မြန်မာနိုင်ငံတွင် မွေးမြှေထားရှိသည့် ဝက်ကောင်ရေး
စုစုပေါင်း ၁၆.၃၄သိန်း ရှိသည့် အနက် ၈၇% မှာ ကျေးလက် ဒေသတွင်
တစ်နိုင်တစ်ပိုင်မွေးမြှေထားသော ဒေသဝက်များဖြစ်သည်။ မိသားစုတစ်နိုင်
တစ်ပိုင်မွေးမြှေခြင်း ဖြစ်သည့်အတွက် စီးပွားဖြစ်မွေးမြှေ ရေးခြံများကဲ့သို့ စုစုပေါင်း
မွေးမြှေရေး စနစ်မဟုတ်ဘဲ အပ်စုံမျိုး ခွဲခြားမွေးမြှေကြပါသည်။ ပထမအပ်စုံမှာ
အသားတိုးမွေးမြှေ ထုတ်လုပ်ခြင်းဖြစ်ပြီး ဂုဏ်သာရိအပ်စုံက မျိုးဝက်မ မွေးမြှေပြီး
သားပေါက်ထုတ်လုပ်ခြင်းဖြစ်သည်။ တတိယမွေးမြှေနည်းမှာ ဝက်သုံးမွေးပြီး
သားစပ်ပေးလျက် ဝက်သုံးခရာယူသည့် လုပ်ငန်းဖြစ်သည်။ ကျေးလက်ဒေသည့်
မွေးမြှေထားသောအစားအစာ ကျေးမွေးခြင်းနှင့် ရောဂါကာကွယ်ထားခြင်း
မရှိသည့်အတွက် လေလွင်ဆုံးရှုံးပြီး စီးပွားရေး အကျိုးအမြတ် ရရှိသင့်သာ
လောက် မရဘဲဖြစ်နေပါသည်။ မိသားစုတစ်နိုင်တစ်ပိုင် မွေးမြှေရေးလုပ်ငန်း
အောင်မြင်စေရန်အတွက် လုပ်ငန်းဆောင်ရွက်သူသည် မွေးမြှေရေးကို စိတ်ပါ
ဝင်စားပြီး လေ့လာမှတ်သားလျက် လက်တွေ့လုပ်ကိုင်ဆောင်ရွက်ရမည်။ စီး
ပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် အောက်ပါအချက်များနှင့် ကိုက်ညီသည်
စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ရမည်။

(က) ထုတ်ကုန်ပမာဏမြင်ခြင်း။

ဝက်မွေးမြှေထုတ်ကုန်ပမာဏ မြင့်မားစေရန်အတွက် ကြီးမြန်သည့်ဝက်
များသားပေါက်နှုန်းကောင်းမွန်သည့် ဝက်များကို ရွေးချယ်မွေးမြှေရမည်။

(ခ) ထုတ်ကုန်အရည်အသွေးကောင်းမွန်ခြင်း။

ယနေ့တိုးတက်ပြောင်းလဲလာသည့် လူနေ့မှစ၍နှစ်အရ စားသုံးသူ
များအနေဖြင့် အသားများသောဝက်ကို ပို၍နှစ်သက်ကြပါသည်။ ထို့ကြောင့်
အသားရာခိုင်နှုန်းပို့သောဝက်သားသည် ဈေးပို့ရပြီး အဆီများပါက ဈေးလျော့
ရပါသည်။ အရွယ်တူလုံးပတ်တူ ဝက်နှစ်ကောင်းအနက် အသားများသော ဝက်
သည် အချိန်ပို၍စီးသည့်အတွက် ဈေးပို့ရရှိသည်။

တစ် နိုင် တစ် ပိုင် ဝက် မွေးမြှာ ရေး လမ်း ညွှန်

(က) လေလွင်ဆုံးရှုံးမှုကိုရောင်ကြောင်းခြင်း။

ကြီးထွားနှင့်နေးခြင်း၊ သေဆုံးခြင်းကြောင့် မွေးမြှာသူအတွက် စီးပွားရေး ဆုံးရှုံးမှုဖြစ်ပေါ်စေပါသည်။

(က) ထုတ်ကုန်ပုံမှန်ထုတ်လုပ်နိုင်ခြင်း။

ဝက်မွေးမြှာရေးကို ဝင်ငွေလုပ်ငန်းအဖြစ် ဆောင်ရွက်လျင် မိမိ၏ ရောင်းကုန်ကို ဈေးကွက်တွင်းသို့ ပုံမှန်ရောင်းချခိုင်ရန် စနစ်တကျ ထုတ်လုပ်သွားရမည်။

(က) လူ.စွမ်းအားအရင်းအဖြစ်ဖော်ထုတ်ခြင်း။

မွေးမြှာရေးလုပ်ငန်း ဆောင်ရွက်သည့်အခါ အခက်အခဲ အမျိုးမျိုး ရှင်ဆိုင်ကြောငွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် မွေးမြှာရေးပညာကို အမြတ်းတက် စေရန် လေ့လာဆည်းပူးရန်လိုက်သည်။ စီးပွားရေးဈေးကွက်သည် အမြတ်များ ပြောင်းလဲနေသဖြင့် မျက်ခြေမပြတ် စောင့်ကြည့်လေ့လာရမည်။

(က) ဝတ်ဝန်းကျင်ညစ်ညမ်းမှုရောင်ကြောင်းရန်။

ဝက်မွေးမြှာတွင် အနဲ့သက်ဆုံးများ ပတ်ဝန်းကျင်ကို အနောက်အယ်က် မဖြစ်အောင် ဆောင်ရွက်ပေးရမည်။

(က) ဈေးကွက်ရှာဖွေဖော်ထုတ်ခြင်း။

မိသားစု စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ဈေးကွက်ကို အမြ လေ့လာပြီး မိမိ၏ ရောင်းဝယ်ရေးလုပ်ငန်းအကျိုးရှိစွာ အသုံးချခိုင်ရမည်။

အထက်ဖော်ပြပါလုပ်ငန်း အကြောင်းအရာများတို့ကို လေ့လာမှတ်သားပြီး စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုက်သည်။ ယခုကျင့်သုံးလျက်ရှိသော မိသားစုတစ်နိုင်တစ်ပိုင် မွေးမြှာရေးကို ခေတ်မြှိန်လုပ်သွားပါ။ စီးပွားရေးလုပ်ငန်းတွင် အဆိုပါတော်ဝက်များမှ ဆင်းသက်လာခဲ့သော ဝက်များဖြစ်သည်။ ၁၉၄၇နှစ် ဝက်ဆီကို ဆင်ပြာ၊ ဖယောင်းတိုင်၊ စက်သုံးဆီနှင့် စားသုံးဆီအဖြစ် အသုံးပြုသည့်အတွက် ဝက်မွေးမြှာရေးလုပ်ငန်းတွင် အဆိုထုတ်လုပ်မှုကို ဦးစားပေးမွေးမြှဲပါသည်။ ယခုအခါ စက်မှုလုပ်ငန်းများတွင် ဝက်ဆီကိုမသုံးဘဲ အခြားသော ဓာတ်ဆီများနှင့် သီးနှံထွက်ဆီများတို့ကို အစားထိုးအသုံးပြုလာသည့်အတွက် ဝက်မွေးမြှာရေးလုပ်ငန်းမှ အဆိုထုတ်လုပ်မှုကိုလျော့လျှို့ပြီး အသားထုတ်လုပ်မှုကို ဦးစားပေးမွေးမြှာလာကြပါသည်။ ငွေးအပြင် ဝက်ဆီစားသုံးခြင်းသည်ကျင့်မာရေးကို အန္တရုယ်ပေးနိုင်ကြောင်း သိရှိလာကြသည့်အတွက် အဆီပါဝင်မှုနည်းပြီး အသားပိုထွက်သည့်ဝက်များကို စနစ်တကျ ဈေးချယ်မွေး

တစ် နိုင် တစ် ပိုင် ဝက် မွေးမြှာ ရေး လမ်း ညွှန်

၂။ ဝက်မွေးမြှာရေး တိုးတက်ပြောင်းလေဟုပါ

ရေးဦးကျောက်ခေတ်လူသားများတို့သည် အမဲလိုက်ပြီးရရှိလာသည့် ဝက်သားကို အဟာရအတွက် စားသုံးကြပါသည်။ အရှင်ဖမ်းမိလာသောဝက်များကို ထိန်းသိမ်းထားကြပြီး လိုအပ်သည့်အခါမှသာ အရုံသင့်စားသုံးကြပါသည်။ လုံယဉ်ကျေးမှုထွန်းကားလာသောအခါ ဝက်များကိုမွေးမြှာရှုံးစားသုံးရန်အတွက်သာမက သစ်ဥများရှာဖွေရန်အတွက် လည်းကောင်း၊ လုည်းဆွဲရန်အတွက်လည်းကောင်း၊ အမဲလိုက်ရှုံးလည်းကောင်း၊ တောရင်းရန်အတွက်လည်းကောင်း လူတို့မှ လေ့ကျင့်သင်္ကားပေးပြီး လိုအပ်သလိုအသုံးပြုခဲ့သည်။ ယနေ့မြင်တွေ့နေရသာ မွေးမြှာရေးဝက်များသည် မူလတော်ဝက်များမှ ဆင်းသက်လာသော ဝက်များဖြစ်ပါသည်။ ဥရောပတိုက်ရှိသစ်တေားများတွင် နေထိုင်ကျက်စားသော Sus scrofa တော်ဝက်များသည် ခန္ဓာကိုယ်ထွားကြိုင်းပြီး၊ ကမ္ဘာအရှေ့ပိုင်းဒေသများနှင့် နေထိုင်ကျက်စားသော Sus vittatus တော်ဝက်များသည် ခန္ဓာကိုယ်သေးငယ်သည်။ အရှေ့တော်အရှေ့ဒေသနှင့် အိန္ဒိယပြည်သစ်တေားများတွင် Sus vittatus နှင့် Sus indicus တော်ဝက်များကိုတွေ့ရှုပြီး မြန်မာနိုင်ငံတောင်ပေါ်ဒေသရှိကျေးမှုများတွင် မွေးမြှာရေးလုပ်ငန်းတွင် အဆိုထုတ်လုပ်မှုကို ဦးစားပေးမွေးမြှဲပါသည်။ ယခုအခါ စက်မှုလုပ်ငန်းများတွင် ဝက်ဆီကိုမသုံးဘဲ အခြားသော ဓာတ်ဆီများနှင့် သီးနှံထွက်ဆီများတို့ကို အစားထိုးအသုံးပြုလာသည့်အတွက် ဝက်မွေးမြှာရေးလုပ်ငန်းမှ အဆိုထုတ်လုပ်မှုကိုလျော့လျှို့ပြီး အသားထုတ်လုပ်မှုကို ဦးစားပေးမွေးမြှာလာကြပါသည်။ ငွေးအပြင် ဝက်ဆီစားသုံးခြင်းသည်ကျင့်မာရေးကို အန္တရုယ်ပေးနိုင်ကြောင်း သိရှိလာကြသည့်အတွက် အဆီပါဝင်မှုနည်းပြီး အသားပိုထွက်သည့်ဝက်များကို စနစ်တကျ ဈေးချယ်မွေး

တစ် နိုင် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်

မြှေကြပါသည်။ ဝက်မွေးမြှေနှင့် ကျေးမွေးပုံစနစ်ကို ပြပြင်ပြောင်းလဲကျင့် သုံးလာသည့်အတွက် အသားတိုးဝက်များသည် ခန္ဓာကိုယ်အနေအထားလည်း ပြောင်းလဲလာသည်ကို တွေ့ရပါသည်။

၂၀ရာစုနှစ်အတွင်း ကမ္ဘာတစ်စုမ်းလုံးမွေးမြှေနှင့် များ ပြောင်း လဲတိုးတက်လာပါသည်။ ဤကဲ့သို့ မွေးမြှေရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာသော်လည်း မြန်မာနိုင်ငံကျေးလက်ဒေသ မွေးမြှေနှင့် စနစ်သည် ခေတ်နောက်မှသာကျော်နေခဲ့ပါသည်။ တိုးတက်ပြောင်းလဲလာသော မွေးမြှေရေးပညာရပ်များမှာ မျိုးရှိုးပါးကျေးလုပ်မှုပညာ၊ မွေးမြှေရေးထုတ်ကုန် အရည်အသွေးမြှင့်တင်မှု၊ ကူးစက်ရောဂါထိရောက်စွာ ကာကွယ်ခြင်း၊ တိရှို့နှင့်ကောင်ရေ တိုးပွားနှင့်မားခြင်းစသည့်ဖွံ့ဖြိုးမှုများ ဖြစ်သည်။ ထို့ပြင် မွေးမြှေရေး သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါသည်။ တိရှို့နှင့်ထွက်ပစ္စည်းများကိုလည်း တန်ဖိုးမြှင့် ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်နိုင်သည် အတွက် မွေးမြှေရေးလုပ်ငန်းသည် သာမာန် မွေးမြှေထုတ်လုပ်မှု အဆင့်မှ မွေးမြှေရေးကုန်ထုတ်လုပ်ငန်းတစ်ခုအဖြစ် ရပ်တည် လာခဲ့ပါသည်။

တစ် နိုင် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်

၃။ ဝက်များ၏အကျင့်စရိတ်များ

ဝက်မွေးမြှေရေးလုပ်ငန်းဆောင်ရွက်သည့်အခါ ဝက်များ၏ အကျင့် စရိတ်များတို့ကို သိရှိနားလည်မှသာလျှင် မွေးမြှေရေးလုပ်ငန်းလွယ်ကူ ချောမွေးနှင့်ပါသည်။ ဝက်များသည် ချုပ်နှောင်မှုကင်းပြီး လွတ်လပ်စွာ အပ်စုံစွာ သုံးလာနေထိုင်သည့် စလေ့ရှိသော သတ္တဝါများဖြစ်သည်။ အပေါင်း အဖော်များတို့ကို ခင်မင်တက်ပြီး တစ်ကောင်နှင့် တစ်ကောင်ဗူးကပ်လျက် အိပ်တက်သည့် အလေ့အထရှိသည်။ ဝက်ပေါက်ကလေးများသည် အတူတကွပြီး လွှားဆော့ကစားတက်သည်။ အရုပ်ကစားစရာများတို့ကို ရရှိပါက မြှေတူးပျော်စွဲစွာ ဆော့ကစားတတ်ကြပါသည်။ ငင်းတို့ကို တစ်ကောင်တည်းမွေးမြှေပါက ငြီးငွေ့ပုံင်းရိုနေတက်ပြီး အစားကိုကောင်းကောင်းမာစားသဲ အစာခွက်ကို နှုတ်သီးဖြင့် ထိုးမောက်ပစ်တက်သည်။ ဝက်များ၏ နှုတ်သီးတည် ဆောက်ပုံမှာ သစ်မြစ်သစ်ဥတုးဆွဲ စားသောက်ရရှိ အတွက်ဖြစ်ခြင်းကြောင့် အစာစားသည့်အခါ အစာခွက်၏ အောက်တွင် အခြားစားစရာရှိနိုင်းနှင့်ဟူယူဆပြီး တူးဆွဲတက်သည်။ ဝက်ခြေတစ်ခြိုက် ဝက်နှစ်ကောင်မွေးမြှေထားပါက တစ်ကောင်းအစာစားသည့်အခါ အခြားတစ်ကောင်ကလည်း လုယက်စားသောက်သည့်အတွက် အစာလေလွင့်မှု နည်းပါးသည်။ ထို့ကြောင့် အသားတိုးဝက်မွေးမြှေသည့်အခါ အနည်းဆုံး နှစ်ကောင်းမွေးမြှေပါမှ အစာစားကြီးပြီး ကြီးထွားနှုန်းမြန်ခြင်း၊ အစာလေလွင့်မှုနည်းခြင်းစသည် အကျိုးကျေးဇူးများရရှိပါသည်။

ဝက်များသည် သဘာဝအချောက် အစားအစားရှာဖွေ စားသောက်သည့်အခါ သစ်ဥသစ်မြစ်နှင့် မြေကြီးထဲ၌ ပါဝင်သော သတ္တဝါဓာတ်နှင့် ငင်းတို့နှစ်သာက်သည့် အစားအစာများရရှိရန် တူးဆွဲသည့် အလေ့အထများကြောင့် ဝက်များကို ဖျက်ဆီးတက်သည် သတ္တဝါများဟူ၍ ထင်မြင်တက်ကြသည်။ မွေးမြှေထားသည့်ဝက်များကို အဟာရဓာတ်ပြည့်ဝါစွာပါရှိသော အစားအစာများ လုံလောက်စွာကျေးမွေ့ပါက ငင်းတို့၏ တူးဆွဲသည့် စလေ့ရှိက်များ လျော့နည်းသွားမည် ဖြစ်သည်။ ဝက်များသည် အရေပြားရောဂါနှင့် ယင်းမှတ်

တစ် နိုင် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်

ကိုက်ခံရသည့် ဒက်ရာများကြောင့် ယားယံတက်သည့်အတွက် ငှါးတို့ကို ကုတ်ပေးခြင်း၊ ပုတ်သပ်ပေးခြင်း ပြုလုပ်ပေးလျှင် နှစ်သက်ပြီးခံတက်ပြီး လူနှင့် ပိုမိုရင်းနှီးလာပါသည်။ ဝက်များ၏ နေထိုင်မှုခလေ့၊ စားသောက်သည့် အလေ့အထများတို့ကို လေ့လာသိရှိထားမှသာလျှင် ငှါးတို့၏ သဘာဝနဲ့ ငါ့ကိုက်ညီမည့် မွေးမြှေနည်းစနစ်ကို ကျင့်သုံးသွားနိုင်မည်ဖြစ်သည်။ ဝက်များကို အစားပုတ်သည့် သတ္တုဝါများဟူ၍ တစ်ဖက်သတ်ပုဆကြသည်။ အမှန်စင်စစ်ဝက်များသည့် ငှါးတို့စားသုံးသည့် အစားအစာများတို့ကို တန်ဘိုးရှိသည့် အသားအဖြစ် ပြောင်းလဲပေးပြီး ကြီးထွားနှုန်းကောင်းမွန်သည့် မွေးမြှေရေးတိရစ္စာန်များဖြစ်ပါသည်။ ဝက်များကို သင့်တင့်လျောက်ပတ်သည့် အာဟာရဂုံးကျွေးမွေးပါက အစာ ၃ ပိဿာခွဲစားပြီးတိုင်း အသား တစ်ပိဿာ အဖြစ် ပြောင်းလဲပေးနိုင်ပါသည်။ ဝက်များ၏ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ အရေပြားထူသည့် ဆင်၊ ကြိန်း၊ ရေမြင်းနှင့် ကြံသူတော်များတို့နှင့် ဆင်တူသည့် အတွက် စွတ်စိအေးမြေသည့် ပတ်ဝန်းကျင်ကို နှစ်သက်သည်။။ ဝက်များ၏ ခန္ဓာကိုယ်တည်ဆောက်ပုံမှာ ဦးခေါင်းတို့ပြီး လည်ပင်းတုတ်ခိုင်လျက် ပုခုံးနှစ်ဘက်သန်မှသည်အပြင် နာဖျားတွင် ရွှေလျားနိုင်သည့် အရိုးနပါရှိသည့်အတွက် မြေကြီးကိုတူးဆွဲနိုင်စွဲးရှိသည်။ ဝက်များ၏ ရှေ့သွားများသည် သစ်ခြစ်သစ်ဥများတို့ကို ကိုက်ဖြတ်စားသောက်နိုင်သည်။ ဝက်များသည် အစုံစားသတ္တုဝါများဖြစ်ပြီး စားသမျှအစာများကို ကျေချက်နိုင်စွဲးရှိသည်။ ငှါးတို့၏ ခွာများမှာ သေးသွယ်သည့်အတွက် စွတ်စိသည့် မြေပျော့ပေါ်တွင် မွေးမြှေသည့်အခါ ရွှေ့ဗုက်များဖြစ်ပေါ်လာတော့သည်။ ခြောက်သွေ့မာကြောသည့် သမံတလင်းများပေါ်တွင် မွေးမြှေသည့်အခါ ခွာများ ခြေဖဝါးများ အနာတရဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် ဝက်တို့၏ ခန္ဓာလေ့ လိုက်လျော့ညီတွေ့မှုရှိအောင် ဆောင်ရွက်ပေးလျှင် မွေးမြှေရေးတို့များစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

တစ် နိုင် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်



ဝက်များနေထိုင်စားသောက်မှုခလေ့စရိတ်များ

၄။ ဝက်မြို့ရေး

ယနေ့ထင်ရှားလူသိများလျက်ရှိသော မွေးမြို့ရေးဝက်များသည် မူလတောဝက်များမှ ဆင်းသက် ပေါက်ဖွားလာသော ဝက်များဖြစ်သည်။ ဥရောပတိုက်ရှိ သစ်တောများ၏ နေထိုင်ကျက်စားသော (*Sus scrofa*)နှင့် ကမ္ဘာအရှေ့များတောများ၏ နေထိုင်ကျက်စားသော (*Sus vittatus*) ခန္ဓာကိုယ် ထွားကြံးပြီး၊ အာရုတိုက်ရှိသောဝက်များသည် ခန္ဓာကိုယ်သေးငယ်ပါသည်။ မွေးမြို့ရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဝက်မြို့ရေးကောင်းမျိုးသန်းခြေးချယ် ခြင်း၊ မွေးမြို့နည်းစနစ် ပြောင်းလဲတိုးတက်လာခြင်းနှင့် အစာအဟာရ ပိုမို ကောင်းမွန်လာခြင်းကြောင့် ယနေ့မွေးမြို့လျက်ရှိသော ဝက်များသည် ကြီးထွားနှင့်မြန်ပြီး သားပေါက်နှင့် ကောင်းမွန်သည့် မွေးမြို့ရေးဝက်များအဖြစ် ရပ်တည်လျက်ရှိနေပါသည်။

၄.၁။ ဒြူးရောခုံဝက်မြို့ (The Duroc)

အမေရိကန်နိုင်ငံ၌ ထွန်းကားလာသည့် ဝက်မြို့ဖြစ်သည်။ နယူးဂျာ စီမြှေ့မှ ဂျာစီနိုင်က်မြို့ (Jersey red) နှင့် နယူးယောခံမြှေ့မှ ဒြူးရောခုံဝက် (Duroc) တို့ကိုသားစပ်ပေါက်ပွားလာသည့် ဝက်မြို့ဖြစ်သည်။ မူလတွင် ဒြူးရောခုံဂျာစီ (Duroc Jersey) ဟု အမည်ထွေးပြီး နောက်ပိုင်း၏ (The Duroc) ဟုလူသိများသော မြို့ဖြစ်သည်။ နိုတိရောင် အဆင်းရှိသောဝက်များဖြစ်သည်။ နားရှုက်ကျယ်ပြီး အရှေ့သို့ ကိုကျနေသည်။ ကြီးထွားနှင့်မြန်ပြီး စားသမျှ အစားအစာကို အသားအဖြစ် ပြောင်းလဲမှုနှင့်ကောင်းသည်။ ရာသီဥတ္ထဒဏ်းနိုင်ရည်ရှိပြီး သင့်တင့်လျောက်ပတ်သည့် ပတ်ဝန်းကျင် အဆောက်အအီး၏ သွားလာနေထိုင်နိုင်သည်။ ဒြူးရောခုံဝက်များ၏ တင်ပါးနှင့် ပုံခုံပိုင်း၏ အသားအစိုင်အခဲများကို ထင်ရှားစွာတွေ့နိုင်သည်။ မြို့မြို့ဝက်သိုးများအဖြစ် ထင်ရှားကျော်ကြား သောမြို့ဖြစ်သည်။

တစ် နှင့် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်



မြှေးရော် ဝက်မ



မြှေးရော် ဝက်ထီး

၄.၂။ လင်းဒီဇိုင်းမြိုး (Landrace)

ဒိန်းမတ်နှင့် စတင်ပေါ်ထွန်းပြီး ၁၉၃၀ပြည့်နှစ်တွင် အမေရိကန်နှင့် သို့ တင်သွင်းမွေးမြှေးပြီး လူသီများလာသောမျိုးဖြစ်သည်။ အဖြူရောင်ဝက်မြိုးဖြစ်ပြီး ခါးလျားအရည်ဆုံးဝက်မြိုး ဖြစ်သည်။ နားရွက်ရည်ပြီးအရေ့သို့ ငိုက်ကျလျက်ရှိသည်။ သားပေါက်နှင့်ကောင်းမွန်ပြီး မွေးကင်းစ ဝက်ကလေးများ စွဲဖြူးမှုကောင်းသည့် မျိုးဖြစ်သည်။ သားထိန်းဝက်များ ယဉ်ပါးပြီး ထိန်းသိမ်းရလွယ်သည်။ ယနေ့မွေးမြှေးရေးလောက်၌ လင်းဒီဇိုင်းဝက်သိုးကို ယော်ရှိနှင့် သားဝန်ပါး သားစပ်ပေါက်ပွားလာသော ဝက်များဖြစ်သည်။



လင်းဒီဇိုင်းဝက်သိုး

တစ် နှင့် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်

၄.၃။ ပိုလန်ချိုင်းနားမြိုး (Poland China)

အမည်အားဖြင့် ပိုလန်နှင့် သို့မဟုတ် ချိုင်းနားဟူ၍ ထင်မှတ်ဘွယ်ရာဖြစ်သော်လည်း ဤဝက်မြိုး၏ မူလစိမြစ်မှာကား အမေရိကန်နှင့် အိုဟိုင်းရုံးပြည်နယ်မှ ပေါ်ထွန်းလာသော ဝက်မြိုးဖြစ်သည်။ ဤဝက်မြိုးသည် စပ်မြိုးတစ်မြိုးဖြစ်ပြီး ဘတ်ရှိနှင့် ဆင်တူပုံသဏ္ဌာန်ရှိသည်။ သို့ သော်ငင်း၏ နားရွက်မှာ ဘတ်ရှိနှင့်ယားကဲသို့ ထောင်မနေဘဲ မျက်နှာပေါ်သို့ ငိုက်ကျနေသည်။ ကျောပြင်ကျယ်၍ ကျောရှိးတန်းမှာ ဘတ်ရှိနှင့်ယားများ ထက်ပို၍ ရည်သည်။ အသားထွက်နှုန်းကောင်းလျက် အဆိုနည်းပြီး အသားပိုများသည်။ ရာသီဥတုနှင့် ပတ်ဝန်းကျင် အကြမ်းဒဏ်ခံနိုင်သောမျိုးဖြစ်သည်။ လွတ်ကျောင်း မွေးမြှေးနည်းစနစ်အတွက် သင့်တော်သောမျိုးဖြစ်သည်။



ပိုလန်ချိုင်းနားမြိုး

၄.၄။ ယော်ရှိနှင့်ယား (Yorkshire)

အက်လန်နှင့်မှ လွန်ခဲ့သည့် နှစ်ပေါင်း၂၀၀ခန့်မှ စတင်ပေါ်ထွန်းလာသည့် မျိုးဖြစ်သည်။ မူလ၌ ဝက်ဖြူကြီးမြိုး (Large White)ဟုထင်ရှားခဲ့သည်။ အဖြူရောင်ဝက်မြိုးဖြစ်ပြီး နားရွက်မှာ သေးငယ်၍ ထောင်နေသည်။ ဝက်များသားပေါက်နှင့် နိုတွက်ကောင်းမွန်လျက် သားထိန်းကောင်းမွန်ပြောင်း ထင်ရှားသော မျိုးတစ်မြိုးဖြစ်သည်။ ဝပ်မြိုးများ ထုတ်လုပ်ရာ တွင် အမလိုင်းအဖြစ် အသုံးများပြီး မြှေးရော်အထိုးနှင့် ယော်ရှိနှင့်ယားအမတို့မှ ပေါက်ပွားလာသော ဝက်ကလေးများသည် အကြမ်းခံပြီး ကြီးထွား

တစ် နှင့် တစ် ပိုင် တက် မွေးမြှာ ရေး လမ်း ညွှန်

နှစ်းကောင်းသည့် မီမော်ပါဝင်မှုကြောင့် ဥရောပနိုင်ငံများ၏ ထင်ရှားသောဝက် မျိုးဖြစ်သည်။ ယနေ့ခြားမှုနိုင်ငံ မွေးမြှာရေးလောက်၏ ထင်ရှားလျက်ရှိသော ဝက်ဖြူများသည် ယော့ချိုင်းယားဝက်မနှင့် လင်းဒေါ်ဝက်သိုးတို့ သားစပ် ပေါက်ပွားလာသော ဝက်မျိုးဖြစ်သည်။



ယော့ချိုင်းယားဝက်သိုး

၄.၅။ ဘတ်ရှိုင်းယားမျိုး (Berk Shire)

အက်လန်နိုင်ငံတွင် ထွန်းကားလာသော ဝက်မျိုးဖြစ်ပြီး ကိုယ်ခွဲ့သော အနက်ရောင်နှင့် ခြေလက်အဖွား ပိုင်းတွင် အဖြူရောင်၊ ထိပ်ခွင်ဖြူပြီး၊ အမြီးဆုံး အဖြူရောင်ဖြစ်သည်။ ခြောက်ကွင်းဖြူဝက်မျိုးဟူ၍လည်း ခေါ်ခေါ်ကြသည်။ နားရွက်ထောင်လျက်၊ နှာတံ့ကောက်၍ ပျက်နာအနည်းငယ်ခွက်လျက် နှုတ် သီးအပေါ်သို့ လှန်နေသည်။ အဆီနည်းပြီး အသားပို့ထွက်သည်။ ဝက်သိုး များအဖြစ် ထင်ပေါ်ကျော်ကြားသည်။ ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိပြီး ခြေလျှင် မွေးမြှာသည့် စနစ်ဖြင့် သင့်တော်သည့်မျိုးဖြစ်သည်။

တစ် နှင့် တစ် ပိုင် တက် မွေးမြှာ ရေး လမ်း ညွှန်



ဘတ်ရှိုင်းယားမျိုး

၄.၆။ တင်းမ်းဝပ်သံမျိုး (Tamwork)

အက်လန်နိုင်ငံ တင်းမ်းဝပ်သံမြှုံးမှ ပေါ်ထွန်းလာသည့် ဝက်မျိုးဖြစ်သည်။ ခွဲ့ကိုယ်အချို့အဆစ် သေးငယ်၍ အနီရောင်ရှိပြီး ရာသီဥတုအကြမ်းဒဏ်ခံနိုင်ရည်ရှိသည်။ သားထိန်းကောင်သည် မိတ္ထိလာမြှုံးနှင့် ရမည်းသင်းဖြူနှယ်နှင့် တပ်ကုန်းဖြူနှယ်များတွင်ရှိသော မွေးမြှာရေးသမားများ ကြိုက်နှစ်သက်သည် မျိုးတစ်မျိုးဖြစ်သည်။



တင်းမ်းဝပ်သံဝက်သိုး

တင်းမ်းဝပ်သံဝက်မနှင့် ကလေး



တစ် နှင့် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်

၄.၈။ ၎က်နက်ကြီးမျိုး (Large Black)

ပျဉ်းမနားစိုက်ပျိုးရေး ကောလိပ်ကျော်းအပ်ကြီးဖြစ်သူ Reverend Case (ဘိုက်တ်)က မြန်မာနိုင်ငံသို့ ယူဆောင်တင်သွင်းလာခဲ့သောမျိုး ဖြစ်သည့်အတွက် ဘိုက်တ်ဝက်မျိုးဟူ၍ အမည်တွင်နေခဲ့သည်။ မူလစေ့မြစ်မှာ အက်လန်နိုင်ငံတွင် ထင်ရှားသည့်မျိုးတစ်မျိုးဖြစ်သည်။ တစ်ကိုယ်လုံး အနက် ရောင်ဖြစ်လျက် ကြီးထွားနှုံးကောင်းသော ဝက်မျိုးဖြစ်သည်။ ဦးခေါင်းကြီးပြီး နားရွက်ဖားလျက် မျက်နှာပေါ်သို့ ငိုက်ကျနော်သည်။ မျက်နှာခွက်သည်။ သားပေါက်နှုံးကောင်းခြင်း၊ သားထိန်းကောင်းခြင်းကြောင့် မွေးမြှေသူများ ကြိုက်နှစ်သက် ကြသည်။ ဧရာဝတီတိုင်းတွင် အနည်းအကျဉ်းတွေ့နိုင်သည်။




ဝက်နက်ကြီးမျိုး

၄.၉။ ဟမ်ရှိုင်းယားမျိုး (Hampshire)

ဤဝက်မျိုး စတင်ပေါ်ထွန်းခဲ့သည့် နေရာမှာ အက်လန်နိုင်ငံ ဖြစ်သော်လည်း သဏ္ဌာန် ၁၈၀၀ပြည့်နှစ်တွင် အမေရိကန်နိုင်ငံသို့ မက်ကေးက သယ်ဆောင်လာပြီး မက်ကေးဝက်မျိုးဟူ၍ ခေါ်တွင်လာခဲ့သည်။ နောက်ပိုင်း၌ ဟမ်ရှိုင်းယားမျိုးဟူ၍ အမေရိကန်နိုင်ငံတွင် ကျော်ကြားဆုံးမျိုး တစ်မျိုးဖြစ်လာခဲ့သည်။ ဝက်၏ ခန္ဓာကိုယ် အချိုးအဆစ်ပြေပြစ်ပြီး နားရွက်ဆောင် သည်။ သွက်လက်ဖြတ်လတ်သည်။ ဝက်သိုးများအဖြစ် အသုံးများပြီး ယော်ရှိုင်းယားအမနှင့် သားစပ်ပါက သားပေါက်နှုန်းကောင်းပြီး အကြမ်းခံသော ဝက်သားပေါက်ကလေးများ ပေါက်ပွားလာသည်။

တစ် နှင့် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်



ဟမ်ရှိုင်းယားဝက်သိုး



ဟမ်ရှိုင်းယားဝက်မ

၄.၉။ တရာတ်နိုင်ငံဒေသဝက်မျိုး

လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀၀ ကျော်ကပင် တရာတ်လူမျိုးများတို့သည် တောဝက်များကို ယဉ်ပါးလာ သည်အထိ ထိန်းသိမ်းစောင့်ရောက်ပြီး အမ်မွေးတိရှစာန်များ အဖြစ်မွေးမြှုလာခဲ့ကြသည်။ တရာတ်ပြည်ဒေသ ဝက်များသည် တစ်ကိုယ်လုံး အနက်ရောင်ဖြစ်ပြီး ဦးခေါင်းကြီးလျက် နှာတံတိပြီး မျက်နှာခွက်သည်။ ခြေတံတိလျက် ခန္ဓာကိုယ်၏ အဆီပါဝင်မှုနှုံးများသော ဝက်များဖြစ်သည်။ တရာတ်နိုင်ငံ မွေးမြှေရေးသမားများ တို့သည် ငှင့်တို့၏ မူလမျိုး များကို ထိန်းသိမ်းထားကြသည်။



တရာတ်ပြည်ဒေသဝက်များ

တစ် နှင့် တစ် ပိုင် ဝက် မွေးမြှေး ရေး လမ်း ညွှန်



တရုတ်ပြည်ဒေသဝက်များ

၄.၁၀။ မြန်မာနိုင်ငံဒေသဝက်များ

မြန်မာနိုင်ငံအတွင်း၌ တွေ့ရှိရသော ဒေသဝက်မျိုးများသည် *Sus vittatus* နှင့် *Sus indicus* တော်ဝက်များမှ ပေါက်ပွားလာခဲ့သော ဝက်များဖြစ်သည်။ မြန်မာနိုင်ငံ၏ တောင်ပေါ်ဒေသများတွင် မွေးမြှေး လျက်ရှိ သောဝက်များသည် ခန္ဓာကိုယ်သေးငယ်ပြီး နားရွက်ထောင်သည်။ နှုတ်သီးချွန်ပြီး ပိုက် အိုးတွဲကျေနေသည်။ အဆီ နည်းပြီး အသားများသော ဝက်များဖြစ်သည်။ တောင်ပေါ်ဒေသရှိ ဝက်မွေးမြှေးသူများတို့သည် လွှတ်ကျောင်းမွေးမြှေးမြှေးနည်းစနစ်ကို ကျင့်သုံးကြသည်။ ရုံဖန်ရခံ ရွာနှီးနားရှိ တော်လဲသုံးရောက်ပြီး တော်ဝက်နှင့် သားစပ်ပေါက်ပွားမှု မကြာခဏ တွေ့ရပါသည်။ ဝက်များအရွယ် ရောက်ချိန်၌ ခန္ဓာကိုယ်အလေးချိန် ဝက်မ ၂၅၀ပီ သားခန်းရှိသည်။ ဝက်များသားပေါက်နှီးကောင်းခြင်း နှုတ်ကောင်းလက္ခဏာများတွေ့ရသည်။



မြန်မာနိုင်ငံဒေသဝက်များ

တစ် နှင့် တစ် ပိုင် ဝက် မွေးမြှေး ရေး လမ်း ညွှန်

၅။ ဝက်မွေးမြှေးနည်းစနစ်

ဝက်မွေးမြှေးရေးလုပ်ငန်းဆောင်ရွက်သည့် အခါဝက်များ၏ နေထိုင်မှု စလေ့နှင့် အမှုအကျင့်စားသောက်ပုံ အလေ့အထစသည်တို့ကို လေ့လာသိရှိထားပြီး လိုက်လျော်လျှော်ထွေစွာ စီမံဆောင်ရွက်ပေးရမည်။ မွေးမြှေးသူအနေဖြင့် မိမိ၏လုပ်ငန်းဆောင်ရွက်နိုင်သည့် မြေနေရာ အကျယ်အဝန်းနှင့် ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး သင့်တော်မည့် အောက်ဖော်ပြပါ မွေးမြှေးနည်းစနစ်တစ်တစ်မျိုးကို ရွေးချယ်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်သည်။

- (က) ခြိလျောင်မွေးစနစ်
- (ခ) တစ်ဝက်ခြိလျောင်မွေးစနစ်
- (ဂ) လွှတ်ကျောင်းမွေးမြှေးမြှေးနည်းစနစ်

ကျေးစွာအတွင်းနေထိုင်သူများ အနေဖြင့် မိမိ၏ ပတ်ဝန်းကျင်ကို အနောက်အယုက် မဖြစ်စေရန် ခြိလျောင်မွေးစနစ်သို့မဟုတ် တစ်ဝက်ခြိလျောင်မွေးစနစ်ကို ကျင့်သုံးသင့်သည်။ ကျေးစွာထဲ၌ နေထိုင်လျက် ဝက်မွေးပြီး ခြိဆောက်လုပ်ပေးခြင်းမရှိဘဲ စည်းကမ်းမဲ့ လွှတ်ထားခြင်းကြောင့် ပတ်ဝန်းကျင်ကို အနောက်အယုက်ဖြစ်စေသည့်အတွက် လူမှုရေးပြဿနာ များစွာပေါ်ပေါက်လာနိုင်သည်။ လွှတ်ကျောင်း မွေးမြှေးခြင်း၏ အားသာချက်မှာ ဝက်များ လွှတ်လပ်စွာ အစားအသောက်ရှာဖွေစားသောက်နိုင်သည်။ ကျေးစွာအတွင်း၌ လွှတ်ကျောင်းသည့်အခါ သဘာဝအစားအစာမရရှိနိုင်ဘဲ ရောဂါဖြစ်ပွားနိုင်စေသည် အွန်ရာယ်ပိုများ လာသော အကျိုးဆက်ကိုသာ ရရှိနိုင်သည်။ ကျေးစွာအစွန် အဖျား သို့မဟုတ် လယ်တဲ့ယာတဲ့များတွင်နေထိုင်ပြီး နိုက်ပျိုးရေးကိုနောက်ယုက်ယျက်စီးခြင်း မပြနိုင်ပါက လွှတ်ကျောင်းမွေးမြှေးမြှေးနည်းစနစ်ကို ကျင့်သုံးနိုင်သည်။ လွှတ်ကျောင်းမွေးမြှေးနည်းစနစ်၏ အားသာချက်မှာ ဝက်များ၏ သဘာဝလေ့နှင့် ကိုက်ညီလျက် လွှတ်လပ်စွာသွားလာနေထိုင်နိုင်သည်။ သဘာဝအစားအစာများ ရှာဖွေစားသောက်သည့်အတွက် မွေးမြှေးရေးအစာကျိုးမြှေးမြှေးနည်းပြီး စီးပွားရေး အကျိုးအမြတ် ပိုမိုရရှိနိုင်သည်။

တစ် နှင့် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်

၅.၂။ ခြေလျှင်မွေးစနစ်

ကျေးစွာအတွင်း တစ်နှင့်တစ်ပိုင် မွေးမြှေသည့်အခါ ပတ်ဝန်းကျင်ကို အနောက်အယုက် မဖြစ်စေရန် ခြေလျှင်မွေးမြှေသည့် စနစ်ကို မဖြစ်မနေ ကျင့်သုံးရမည်။ ဝက်ခြီးအဆောက်အဦးကို မြေကြီးပေါ်တွင်လည်းကောင်း ဖွဲ့စည်းကောင်း၊ သစ်သားစင်ထိုးပေးရှုံးလည်းကောင်း၊ သံမံတလင်းပေါ်သည်းကောင်း မိမိကြိုက်နှစ်သက်ရာရွေးချယ်ဆောက်လုပ်နိုင်သည်။ ယင်းကဲ့သို့ ဝက်ခြီးဆောက်လုပ်ရာတွင် ဝက်များ၏ ခန္ဓာကိုယ်တည်ဆောက်ပုံစနစ်၊ ဝက်များ၏ အမှုအကျင့်နှင့် နေထိုးစားသောက်ပုံများကို နားလည်ပြီး ဝက်များ၏ လုံအပ်ချက်နှင့်အညီ စီစဉ်ဆောင်ရွက်ပေးရသည်။ ဝက်များ၏ စွာသည် သွယ်လျှော့ချွှန်နေသည့်အတွက် စွတ်စိလျက်ရှိသော မြေပျော်ပေါ်တွင် ထားပါက မြေကြီးဗုက်ထပြီး ကျွန်းမာရေးထိခိုက်နှင့်သည်။ ထို့ကြောင့် မြေစိုက်အဆောက်အဦး ဆောက်မည်ဆိုပါက ရေမဝင်နှင့်သည့် ကုန်းမြင့် နေရာသို့ မဟုတ် မြေဖို့ပေးရမည်။ ဝက်ခြီးပတ်လည်၌ ရေသွယ်မြောင်းထားပြီးခြုံထဲ၌ အစာနှင့်ရေ မဖိတ်မစင်အောင် ဂရပြုဆောင်ရွက်ရမည်။ ဝက်ခြီးကို သမီးတလင်းနှင့် တည်ဆောက်သည့်အခါ ကြမ်းပြင်ကို မကြမ်းမချော အနေအထား ခင်းပေးရမည်။ ကြမ်းခင်းမျက်နှာပြင် မာဇာကြောနေပါက ဝက်များ၏ ခြေထောက်အနာတရ ဖြစ်စေနိုင်သည်။ ကြမ်းပြင်ချောနေပါက ခြေချော်ပြီး ထိခိုက်နှင့်သည်။ သစ်သားစင်ထိုးပေးပါက ကြမ်းကြားများ အတွင်းသို့ ခြေမချော်မီ စေရန် သတိထားဆောင်ရွက်ရမည်။ ဝက်များသည် တူးဆွဲတက်သည့် အမှုအကျင့်ရှိသည့်အတွက် အစာချက်၊ ရေခွက်များတို့ကို မမောက်နိုင်အောင် စီမံဆောင်ရွက်ရမည်။ ဝက်ကြီးများ အပူဒဏ်ခံနိုင်ရည်မရှိရှိသည့်အတွက် အဆောက်အဦး တည်နေရာနှင့် ပုံစံများကို မစောင်ရွက်ရမည်။ ဝက်ကြီးများသည် အအေးဒဏ်ကို ခံနိုင်ရည်မရှိသည့်အတွက် ဝက်ကလေးများ နေ့စွဲများတွေ့ဖော်နိုင်ရန် ဆောင်ရွက်ထားပေးရမည်။ အအေးမာတ်ပို့သော ကောင်ပေါ်အေးသများတွင် ဝက်ခြီးကို ပါပါစွဲ သို့မဟုတ် ကောက်ရှိုးကိုခင်းပြီး အခင်းထားပေးခြင်းဖြင့် ဝက်များအတွက် အနွေးမာတ်ရပြီး သန့်ရှင်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်သည်။

တစ် နှင့် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်



(ပုံ-၁)မွေးခြင်းအဆောက်အဦးအောက်ခြေ

ဝက်ခြီးအကျယ်အဝန်းကို အောက်ပါအတိုင်း သတ်မှတ်နိုင်သည်။

စပေ X ဖော် = အသားတိုးဝက် ဖော်

စပေ X ရှေပေ = မျိုးဝက်မ ဘောင်

စပေ X ၁၀ပေ = ဝက်သိုး ဘောင်

ဝက်ခြီးအဆောက်အဦး၏ လက်ခံတိုင်အမြင့် ဖော်အနည်းဆုံးရှိရမည်။ သစ်သားစင်ထိုးပေးလျှင် စင်၏ အမြင့် မြေပေါ်မှ ၂ပေခဲ့ ထားပေးရမည်။ ဝက်ခြီး၏ ဘေးကာတန်းများကို သမရိုးကျ အလျားလိုက် မကာဘဲ ဒေါင်လိုက်ကာပေးခြင်းဖြင့် ဝက်များကိုက်ဖျက်ဆီးခြင်း မပြုနိုင်ချေ။ ဝက်ခြီးမှ အနုံအသက်များ မထွက်စေရန် မစင်ရေစို့မှုမရှိအောင်ထားပြီး ပုံမှန်သန့်ရှင်းရေးဆောင်ရွက်ရမည်။ EMရည်ကို ပုံမှန် ပတ်ဖျက်းပေးလျှင် အနုံဆုံးများ ပျောက်ကင်းသွားမည်။


ပုံ-၂ ဝက်ခြီးဘေးအကာပုံး

တစ် နှင့် တစ် ပိုင် ဝက် မွေးမြှားရေး လမ်းညွှန်

၅.၁ တစ်ဝက်ခြေလျှင်မွေးစနစ်

မိမိ၏ခြေဝင်းအတွင်း မြေနေရာအသင့်အတင့်ရှိပါက တစ်ဝင်းခြေလျှင်မွေးစနစ်ကို ကျင့်သုံးခြင်းကြောင့် ဝက်များ သက်တောင့်သက်သာစွာ ခြေဆန့်လက်ဆန့် သွားလာနိုင်မည်ဖြစ်သည်။ ရေမဝဝ်သည့်နေရာနှင့် အရိပ်အဝါသကောင်းသည့်နေရာကို ရွေးချယ်ရမည်။ မြေအကျယ် ၁၀ပေ ၁၂၅ပေကို ခြေခတ်ပြီး ခြေထောင့်တစ်နေရာတွင် ဝက်များခိုနားအိပ်စက်နိုင်ရန် ဖော်၁၃၆ပေ အကျယ်အဝန်းရှိ ခြေတစ်စုကို ဆောက်ပေးရမည်။ ဝက်ခြိုက် သစ်သားကွပ်ပျစ်သို့မဟုတ် ကျောက်ပြားခင်းပေးရှုံးလည်းကောင်း ဖွဲ့ခင်းပေးရှုံးလည်းကောင်းကြိုက်နှစ်သက်ရာ အဆောက်အအိုကို ဆောက်လုပ်ပေးနိုင်သည်။

၁၅'



ပုံ-၃၊ တစ်ဝက်လွှတ်ကျောင်းပုံစံ

တစ် နှင့် တစ် ပိုင် ဝက် မွေးမြှားရေး လမ်းညွှန်

များကို ရှာဖွေစားသောက်နိုင်သည့်အတွက် အစာကျွေးရသည့် ကုန်ကျွေစရိတ်လျော့ကျပါသည်။ နေ့လည် အပူဒဏ် အကာအကွယ်ရနိုင်သည့် သစ်ရိပ်ဝါးရိပ်များ လိုအပ်ပြီး ညာအချိန် အပ်စက်အနားယဉ်နှင့်ရန် အပ်ဆောင်တဲ့များထားရှိပေးသို့လိုအပ်သည်။



ဝက်များလွှတ်ကျောင်းထားပုံ

၅.၂ လွှတ်ကျောင်းမွေးမြှားနည်းစနစ်

စားကျက်မြန်နှင့် မြေလွှတ်မြေရိုင်းများရှိသည့် ဒေသများတွင်လွှတ်ကျောင်းမွေးမြှားနည်းစနစ်ကို ကျင့်သုံးနိုင်ပါသည်။ နေ့အခါး၌ လွှတ်လပ်စွာ သွားလာနိုင်သည့်အတွက် ဝက်များ၏ ပင်ကိုယ်သဘာဝနှင့် ကိုက်ညီလျက်ရှိသည်။ ကျွန်းမာရေးအတွက် ကောင်းမွန်သည့်နံနက်နေရာင်ခြည်နှင့် လေကောင်းလေသင့်ကို ရရှိသည်။ သဘာဝအစားအစာနှင့် ဗီတာမင်သွေ့ဓာတ်

၆။ ဝက်မွေးမြှေရေးအောင်ဖြင့်စေရန် ဆောင်ရွက်ရမည့်နည်းလမ်း

ကျေးလက်အေသတစ်နိုင်တစ်ပိုင်မွေးမြှေရေးကို မိသားစု၏ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ရည်ရွယ်ပြီး အကောင်အတည် ဖော်ဆောင်ရွက်ပါက အောက်ပါမွေးမြှေရေး အခြေခံအချက် ၅ ချက်ကို လိုက်နာဆောင်ရွက်ရမည်။

- မျိုးကောင်းမျိုးသန် ရွေးချယ်မွေးမြှေခြင်း
- မွေးမြှေနည်းစနစ်မှန်ကန်မှုရှိခြင်း
- အစာအာဟာရကောင်းမွန်စွာကျေးမွေးခြင်း
- ရောဂါကြိုတင်ကာကွယ်ခြင်း
- ဈေးကွက်ရှာဖွေဖော်ထုတ်ခြင်း

ဝက်မွေးမြှေရေးကို မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးအတွက် ဦးတည်ဆောင်ရွက်ခြင်းကြောင့် စီးပွားရေးအကျိုးအမြတ် ရရှိစေရန် အလေးထား ဆောင်ရွက်ရမည်ဖြစ်သည်။ စီးပွားရေးထုတ်ကုန် ပမာဏမြင့်မားသို့နှင့် ထုတ်ကုန်အရည်အသွေး ကောင်းမွန်ရန်အတွက် မျိုးကောင်းမျိုးသန် ဝက်များကိုသာ မွေးမြှေရမည်။ ယခုအခါ ဝက်သားဈေးကွက်၌ အသားများပြီး အဆီ နည်းသည့် ဝက်များကိုသာ စားသုံးသူများက နှစ်သက်သည့်အတွက် ဈေးကွက်လိုအပ်ချက်ကို ဦးစားပေး ထုတ်လုပ်နိုင်မှုသာ မိမိ၏စီးပွားရေးအလေး အလာကောင်းမည်ဖြစ်သည်။ မျိုးကောင်းမျိုးသန် ဝက်များသည် အစားပိုစား သော်လည်း ကြီးထွားနှုန်းမြန်ပြီး အစာကို အသားအဖြစ် ပြောင်းလဲလာမှ အသီးကောင်းမွန်သည်။ မျိုးညွှံ့ဝက်များသည် အစားပိုစားသော်လည်း ကြီးထွားနှုန်းနှေးသဖြင့် စီးပွားရေးအတွက် တွက်ခြေ မကိုက်ဘဲဖြစ်သည်။

ဝက်မွေးမြှေရာ၌ ဝက်ခြီးအဆောက်အဦးကို ဆောက်လုပ်ပေးရမည်။ ဝက်ခြီးတစ်ခြို့ အမိက လိုအပ်ချက်သည် ရာသီဥတုဒဏ်နှင့် သဘာဝတေး အန္တရာယ်တို့မှ ကာကွယ်ပေးရန်ဖြစ်သည်။ နော့မြို့စွာ အပူဒဏ်မှ ကာကွယ်ပေး နိုင်သည့် ဝက်ခြီးဆောက်လုပ်ပေးရမည်။ လေဝင်လေထွက် ကောင်းမွန်သော

တစ် နှင့် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်

အဆောက်အအိဖြစ်ရမည်။ ဝက်အစာချက်နှင့် ရေခွက်များတို့ကို အမြဲသန့်ရှင်းရေး ပြုလုပ်ရန်လိုသည်။ ခြိုဂိုဝင်ကောင်ရေနှင့် အစာချက်လုံလောက်မှု ရှိရမည်။ ဝက်ခြိုက်ခြိုထဲ၌ အရွယ်စုံ ဝက်များမှမွေးရ။ ဝက်များ၏အသက်အရွယ်အလိုက် လိုအပ်သော ခြိုအကျယ်အဝန်းကို သတ်မှတ်စံနှင့်အတိုင်းထားပေးရမည်။

ဝက်များ၏ ကျွန်းမာရေးစောင့်ရှောက်မှုနှင့် စီမံခန့်ခွဲမှု ကောင်းမွန်ပါက ရောဂါအွန်ရာယ် နည်းပါးသည်။ ကျွန်းမာရေးစောင့်ရှောက်မှု ညုံးဖျင်းလျှင် ဝက်များအကျိုးပြီး ကိုယ်ခံစွမ်းအား ကျဆင်းသည့်အတွက် ရောဂါ ကျရောက်ဖြစ်ပွားရန် အခွင့်အလမ်းပိုပါသည်။ ရောဂါမဖြစ်စီ ကြိုတင်ကာ ကွယ်ခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည့်အတွက် ကာကွယ်ဆေးကို ပုံမှန်ထိုးပေးရမည်။

ဝက်များ၏ ကြိုးထွားနှင့် သားပေါက်နှင့် ကောင်းမွန်ရန်အတွက် အစာအာဟာရသည် လွန်စွာမှ အရေးပါလျပါသည်။ ဝက်များကြိုးထွားနှင့် မြန်သည့်အတွက် လုံလောက်သော အစာ အာဟာရပါဝင်သည် အစားအစာ လိုအပ်ပါသည်။ အစာအာဟာရ မလုံလောက်ပါက ကြိုးထွားနှင့်၊ သားပေါက်နှင့် ကျဆင်းလာသည် သာမက ကျွန်းမာရေးကိုပါ ထိခိုက်လာပါသည်။ ရေသည် လွန်စွာမှ အရေးပါသော အာဟာရဓာတ်တစ်မျိုးဖြစ်သည့် အတွက် ဝက်များကို သီးသန့်သောက်ရေး အမြဲထားရှိ ပေးရန်လိုသည်။

ဝက်မွေးမြှေရေးကို စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် ဆောင်ရွက်ရာ၌ အရောင်းအဝယ်လုပ်ငန်းကို အလေးထားရမည်ဖြစ်သည်။ ကျေးဇူးများနှင့် ရောင်းဝယ်မှုပြုသည့်အခါ ဝက်အလေးချိန် ချိန်တွယ်သည့် အလေးအထကို ဆောင်ရွက်သူ လွန်စွာမှနည်းပါသည်။ မျက်မှန်းအလေးချိန်ဖြေားသာ အရောင်း အဝယ် ပြုလုပ်နေပါသည်။ ဤစနစ်ကို ပြုပြင်ရန်လိုနေပါသည်။ အချို့ သော ဝက်ပိုင်ရှင်များသည် အရွယ်ရောက်ပြီး ရောင်းချိန်တန်သော်လည်း မရောင်း သေးသဲ ဈေးပို့ရမည်ကို မျှော်ကိုးပြီး ထပ်မံစောင့်ဆိုင်းလေ့ရှိသည်။ ငါးတို့ဈေးပို့ရမည့် ငွေပမာဏနှင့် ကုန်ဆုံးသွားသောအချို့၊ အစာတန်ဘိုး ဝက်ကြိုးပါက အဆီများတက်လာပြီး ဈေးလျှော့ရမည့်အနေအထား စသည့် အကြောင်းအရာသည် စီးပွားရေးမဆန်ချေ။ နောက်တစ်သုတ် ထပ်မံမြေးပါက ပို၍ အကျို့ရှိနိုင်ကြောင်း စဉ်းစားဆင်ခြင်းရန်လိုသည်။

တစ် နှင့် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်

၅။ ဝက်သားပေါက်များ ပြစ်စောင့်ရောက်ခြင်း

ဝက်ကလေးများ မွေးဖွားလာသည့်အချိန်များ အမေဝက်မကြီးက မပိမိ စောရွှေအတွက် ပိုင်ရှင်မှ ကုလ္ပါတောင့်ရှောက်ရန်လိုသည်။ မွေးခါစစာချိန်တွင်နှာ ခေါင်းနှင့်ပါးစပ်တွင် ပိတ်ဆိုနေသော ရေအိတ်အမေးများကြောင့် အသက်မရ။ နိုင်သာ မွန်းကြပ်သေဆုံးသွားနိုင်သည်။ ထိုကဲ့သို့မဖြစ်စေရန် ရေ့နှုန်းအတွက် များများ အဝတ်သန့်သန့် နှင့်သန့်စင်ပေးပြီး အသက်ရှာမှုနှင့်စေရန် ရင်ဘတ်ကို ဖော်ဖော်နှင့် မှန်မှန်ဖိပေးရမည်။ ဝက်ကလေးများ၏ ချက်ကြိုးပြတ်ပြီးသွေးထွက်နေပါက ဆေးပြာရည် (Gentian Violet) သို့မဟုတ် တင်ချာဘင်းနှင့်သုတ်လိမ်းပေးရမည်။ ဝက်သားပေါက်ကလေးများတွင် ချွေးထွေးသည့်အပါ မိခင်၏နှိုးအုံနာ ဖြစ် နိုင်သည့် အတွက် ၂ ရက် ၃ ရက်သားတွင် သွားများကိုဖြတ်ပြီး တံစွေးဖြင့် ချောမွေ့ပေးရမည်။ ဝက်ကလေးများကို အသားတိုးတိုးဝက်အဖြစ် မွေးမြှေသည့်အခါ ခြိုက်ပြီး တစ်ကောင်နှင့်တစ်ကောင် ပူးကပ်စွာရှိနေလျှင် တစ်ကောင်၏ လူပ်ရှားနေသောအပြီး ကို အနားရှိအခြားတစ်ကောင်က ကိုကိုလေ့ကိုက်ထရှိသည်။ ထိုအခါအနား အဆာ ဖြစ်နိုင်သဖြင့် ၃ ရက်သား အရွယ်ကပင် အမြီးကို ၁ လက်မသာချိန်ပြီး ဖြတ်ပစ်ပါက တစ်ကောင်၏အမြီး ကို အခြားဝက်ကလေးကိုတိုးသည့် အွန်ရာယ်ကင်းသွားပါသည်။ မွေးခါစဝက်မကြီး၏ နှိုးအုံထဲတွင် နှိုးဦးရည်ပါရှိပြီးဝက်ကလေးများအတွက် တန်ဖိုးရှိသော မျှော်ထိုးပို့စွာသွေးဖြင့်ပါဝင်ပါသည်။ ထိုကြောင့် မွေးကပ်းစဝက်ကလေး များ ၂၄ နာရီ အတွင်း နှိုးဦးရည်ကို မဖြစ်မနေတိုက်ကျေးရန်လိုသည်။ ထိုကြောင့် ဝက်ကလေး များမှုံးလာပြီးလျှင် တောင်းထဲ မှာ ထည့်မထားဘဲ နှိုးသောက်ရန် စီစဉ်ပေးရမည်။ ဝက်ကလေးကို သန့်ရှင်းရေးပြုလုပ်ပြီးလျှင် မူလနေရာတွင် ချထားရမည်။ ငါးတို့ကိုယ်တိုင် မိခင်နှိုးကို ရှာဖွေ၍ နှိုင်သည်။ ဝက်မကြိုးသည် ကြောရည်စွာ လဲလောင်းသွေ့ဖြင့်သောင်းညာ၍ မတတတတတတလို့သည့်အခါ အသံပေးပြီး လူပ်ရှားလာပါသည်။ ထိုအခါ၌

တစ် နှင့် တစ် ပိုင် တက် မွေးမြှာ ရေး လမ်း ညွှန်

မွေးပြီးသည့် ဝက်ကလေးများကို ကောက်ပြီး တောင်းထဲတွင် ခဏထည့် ထားပါ။ ဝက်မကြီးမတ်တတ်ရပ် ခြေဆန့်လက်ဆန့်ပြီး ဒုတိယအကြိမ် ပြန် လဲလျောင်းသည့်အခါ တောင်းထဲရှိ ဝက်ကလေးများကို နိုင့်ရန် ပြန်လည် ထုတ်ပေးရမည်။ ပေါက်ခါစဝက်ကလေးများသည် အအေးအက်ကို ခံနိုင်ရည် မရှိသည့်အတွက် ငှင်းတို့ကို နွေးတွေးစွာ ထားပေးရန်လိုသည်။

နှိုးပေးဝက်မကြီးသည့် တစ်လတောက်လအထိသာ နှိုးအကောင်းဆုံးပေးပြီး တစ်လကျော်လာပါက နှိုးထွက် သည့်ပမာဏ တဖြည့်းဖြည့်းဆုတ်သွားသည်။ ထိုအချိန်တွင် ဝက်ကလေးများ တြီးတွားချိန်နှင့် အာဟာရပိုပြီး လိုအပ်ချိန် ဖြစ်သည်။ ထို့ကြောင့် ဝက်ကလေးများနှင့် J ပတ်သားပြည့်လျှင် ဝက်ကလေးအစာစားတတ်ရန် လေ့ကျင့်ပေးရန်လိုသည်။ အစာကောင်းမွန်စွာ စားတတ်သော ဝက်ကလေးများကို တစ်လသားအရွယ်တွင် သားခွဲပေးနိုင်လျှင် ဝက်ကလေးကော့ ဝက်မကြီးအတွက်ပါ အကောင်းဆုံးဖြစ်သည်။ စောစောနှိုးခွဲသောဝက်မကြီးသည့် စောစောမြှုပ်ပေါ်၍ မွေးဖွားနှုန်းမြင့်လာပြီး စီးပွားရေးတွက်ခြေကိုက်ပါသည်။



ဝက်သားပေါက်ကလေးများ ပြုစောင့်ရှုက်ခြင်း

တစ် နှင့် တစ် ပိုင် ဝက် မွေးမြှာ ရေး လမ်း ညွှန်



ဝက်သားပေါက်ကလေးများ ပြုစောင့်ရှုက်ခြင်း

၁။ အသားတိုးဝက်မွေးမြှေခြင်း

အသားတိုးဝက်မွေးမြှေရန်အတွက် နို့ခွဲဝက်များကို ရွေးချယ်ရာတွင် ကန်ဦး အရေးကြီးဆုံးအချက်သည် ပျိုးဝက်မနှင့် ဝက်သိုးများ၏ မျိုးရိုးပီဇာ် ကြီးထွားနှင့် စံချိန်မီ မမိ လေ့လာသုံးသပ်ပြီးမှ ဆုံးဖြတ်ချက်ချလျက် ငှုံးတို့မှ ပေါက်ဖွားလာသော ဝက်ကလေးများကို ရွေးချယ်ရမည်။ နို့ထွက်နှင့် ကောင်းသော ဝက်မကြီး၏ သားပေါက်များသည် ကြီးထွားနှင့် ကောင်းသည်။ ဝက်ကလေး များတို့ကို ပထမဦးဆုံးလေ့လာရန်အချက်မှာ ဝက်ကလေးများ သွားလာလှပ် ရှားရှုဖြတ်လတ်ခြင်း၊ ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုရှိခြင်း၊ ဝက်ကလေးများ၏ စပ်စုသော အမူအကျင့်သည် ကျို့မာသည့် လက္ခဏာကိုဖော်ပြသည်။ ဝက်ခြုံထဲသို့ လုပ်မိုးတစ်ယောက် ဝင်သွားလျှင် ဝက်ကလေးများ ဝေးရာသို့ထွက်ပြီးပြီး လူကိုအဝေးမှ အကဲခတ်နေတတ်သည်။ ထို့နောက် စူးစမ်းလိုစိတ်ဖြင့် တစ်စိမ်းနားသို့ တစ်ဖြည့်းဖြည့်းကပ်လာသည်။ ဝက်ကလေးများ လှပ်ရှားမှုကို လေ့လာသည့်အခါ လှပ်ရှားမှုနေးကျေးပြီး အဖြူးတွဲကျေနေသော ဝက်ကလေးများကို ရွေးချယ်ရန်မသင့်၊ အုပ်ညွှပ်ဝက်ကို ဘယ်သောအခါမှ မမွေးရ။

ခန္ဓာကိုယ်တည်ဆောက်မှုအပေါ် အခြေခံရွေးချယ်ရန်အတွက် အသားအစိုင်အခဲပေါ်တွင် ထင်ရှားသော ဝက်ကလေးများ အထူးသဖြင့် ပုံခုံနှင့် တင်ပါးတွင် တွေ့နိုင်သည်။ ကျော်ပြင်ကျယ်၍ ခါးလျားရှည်ခြင်းနှင့် ရင်အပ်ကား ခြင်းစသည့်အချက်များသည် ထွားကြိုင်းမှုလက္ခဏာဖြစ်သည်။ နှုံးကျယ်၍ မေးရိုးခိုင်မာ တောင့်တင်းမှုရှိရမည်။ ဝက်ကလေးများ အရေပြားပေါ်တွင် အနာရှိခြင်း၊ မျက်ဝပ်ထွက်ခြင်း၊ ဝမ်းပျက်ခြင်း စသည့် ရောဂါလက္ခဏာများသည် နောင်တစ်ချိန် ကြီးထွားနှင့် ကို ထိခိုက်သည်။

အသားတိုးဝက်မွေးမြှေသည် ဝက်ထီးကို ပို၍နှစ်သက်ရွေးချယ်ပါသည်။ အမှန်စင်စစ် ဝက်မများသည် အရွယ်ရောက်ချိန် လေ၊ ဂလာ အသက်အရွယ်အထိ ဝက်ထီးများထက်ပို၍ ကြီးထွားနှင့်မြန်သည်။ အရွယ်ရောက်ပြီး မြှင့်ပေါ်သည့်အခါ အစာစားပျက်၍ ပိုန်ကျသွားပါသည်။ ထို့ကြောင့် အသားတိုးဝက်ကို အရွယ်ရောက်ချိန်အထိ ရောင်းတန်းဝင်နိုင်အောင် စီစဉ်

တစ် နိုင် တစ် ပိုင် ဝက် မွေးမြှားရေး လမ်းညွှန်

ဆောင်ရွက်ရမည်။ အချယ်ရောက်ပြီး ဆက်လက်တိုးတက်လာသည့် ခန္ဓာကိုယ် တွင် အဆိပိများသည့်အတွက် ရွေးကွက်တွင် ရွေးနှုမ်ခံရနိုင်သည်။ ထို့ကြောင့် မျိုးကောင်းဝက်များကို အချယ်ရောက်ချိန် ၄၅-၅၀ ပိဿာ အချယ်သည် ရောင်းရမည့် အသင့်တော်ဆုံးအချိန် ဖြစ်သည်။ အသားတိုးဝက်မွေးသည့်အခါ အနည်းဆုံး ၂ကောင် နှင့် အထက် မွေးမြှားလျှင် အစာအလေအလွှင့် နည်းပါးသည်။

တစ် နိုင် တစ် ပိုင် ဝက် မွေးမြှားရေး လမ်းညွှန်

၉။ မျိုးဝက်မရွေးချယ်မွေးမြှားခြင်း

၉(က) မျိုးဝက်မရွေးချယ်မွေးမြှားခြင်း


သားစပ်မျိုးများရန်အတွက် မျိုးဝက်မကို ရွေးချယ်ရာတွင် အသားတိုးဝက်များကို ရွေးချယ်ခြင်းထက်ပို၍ ရရှိခဲ့ရမည်။ ခန္ဓာကိုယ်တည် ဆောက်မှုနှင့် ပုံသဏ္ဌာန်ကို ရွေးချယ်သည့်စံနှုန်းမှာ အသားတိုးဝက်နှင့်ဆင် တူပါသည်။ မျိုးများရန်အတွက်ရွေးချယ်ခြင်းကြောင့် ပြင်ပလိုင်အကို ဖွံ့ဖြိုးမှုနှင့် မျိုးရှိုးပါး အချက်အလက်များတို့ကို အခိုက်ထား ရွေးချယ်ရမည် ဖြစ်သည်။ မျိုးဝက်မသည် နှိုးအုနှင့် နှိုးသီးအနည်းဆုံး ၁၂ လုံးနှင့် အထက် ပါရှိရ မည်။ နှိုးအုနှင့်ဖွံ့ဖြိုးမှုရှိရမည်။ နှိုးသီးများအချယ်လိုပြီး အကွာအဝေးလို့ရမည်။ နှိုးသီးခေါင်းများပေါ်လွှင့် ထင်ရှားနေရမည်။ ဂျိုင့်ပြီး အတွင်းသို့ဝင်နေသော နှိုးသီးများ (နှိုးပါးစပ်) ပါရှိသော ဝက်မကို မျိုးအဖြစ်မထားဘဲ ပယ်ထုတ်ရမည်။ အချို့သော ဝက်သားပေါက်ကလေးများ မွေးဖွားပြီးနောက် အကြောင်းမှ သေဆုံးတတ်ကြသည်။ ဤကဲ့သို့ ဖြစ်ခြင်းအကြောင်းမှ ဝက်မကြီး တွင်ပါရှိနေသော မိတေစ်မျိုး (Lethal gene) ကြောင့်ဖြစ်သည်။ ငါးမီပေါ်ရှိသော ဝက်မများကို မျိုးအဖြစ် ဆက်လက်မွေးမြှားခြင်းမပြုရ။ သားလျော့ခဲ့မှုးသောရာဝင် ကလေးအသေမွေးတတ်သည့် ရာဇ်ဝင်ရှိသော ဝက်မများ၏ကလေးကိုမျိုး ဝက်မများအဖြစ် ဆက်လက်မွေးမြှားခြင်းမပြုရ။ ဤရောဂါသဏ္ဌာန်ပါရှိသော ဝက်မများသည် သားစဉ်မြေးဆက် ရောဂါကူးစက်နိုင်သည့်အတွက် မျိုးထား ရန် မသုံးပါ။ မျိုးဝက်မအတွက် ရွေးချယ်ရာတွင် ဝက်မကလေးသည် ငါး၏ကိုယ်တိုင် စံနှုန်းထားပြီး အလားအလာပို၍ရှိနိုင်မည့် အချက်များတို့ကိုထည့်သွင်း စဉ်းစားရမည်။ သားပေါက်နှုန်းကောင်းသော ဝက်မမှ မွေးလာသော သမီးသည် ငါးကိုယ်တိုင်လည်း သားပေါက်နှုန်းကောင်းမည် ဖြစ်သည်။ နှိုးထွက်နှုန်းကောင်းပြီး သားထိန်းကောင်းသော ဝက်မသည် ငါး၏ မိတေစ်မျိုးတို့ကို သူမ၏သမီးထံသို့ ဆက်လက် ဖြန့်ဖြူးသွားပြီး ဖြစ်သည်။

တစ် နိုင် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်

(၁၉) မျိုးဝက်မတိန်းသီမ်းတော်ရှေ့က်ခြင်း

ဝက်များသည် အသက် ဖော်မှ စေလအချယ် စတင်၍ သားတောင်းပါသည်။ တစ်ကြိမ်နှင့် တစ်ကြိမ် မြိုင်ခြားရက် ၂၁ရက် ကြာမြင့်သည်။ မြိုင်ပေါ်ချိန်ကာလမှာ ၃ရက်မှ ၅ရက်အထိ ကြာမြင့်ပါသည်။ မျိုးဝက်မများသည် သားဥက္ကာန်းကောင်းမွန်စေရန် အစာကျွေးစောင့်ရှေ့က်မှ လွန်စွာမှ အရေးကြီးပါသည်။ သားတင်ပြီး မျိုးစွားမည့်ဝက်မများတို့ကို နိုတို့စဉ် ၁ ပတ် သားအချယ်မှ စံပြီး အစာစားလေ့ကျင့်ပေးရမည်။ ဝက်မများကို ၃လ အချယ်အထိ အစာကို ၀၀လင်လင်ကျွေးရမည်။ ၃လ သားအချယ်မှစ၍ ပထမမြိုင်ပေါ်ချိန်အထိ ခန္ဓာကိုယ် အဆီမပိုစေရန်အတွက် အစာကို ၄င်းတို့ ပုံမှန်စားနိုင်သည့်ပမာဏ၏ ၇၅% သာ ကျွေးရမည်။ ပထမမြိုင်ပေါ်ပြီးနောက် အစာကိုအဝပ်နှင့် ကျွေးရမည်။ ပထမမြိုင်နှင့် ၃တိယမြိုင်ကို ထိန်းထားပြီး တတိယမြိုင် ပေါ်ချိန်ကျမှုသာ သားတင်ပေးလျှင် မျိုးဥများပြီး ဝက်မများခန္ဓာကိုယ် ရင့်ကျက်လာပြီး ဖြစ်၍ သားတင်သည့်အခါ သားပါက်နှုန်းကောင်းမွန်ပါသည်။ ၄င်းအချယ်တွင် စိတ်တည်ပြုမှုရှိပြီး နှီးထွက်နှုန်းကောင်းပါသည်။ ဝက်မများ မြိုင်ပေါ်ချိန်တိုင်းတွင် မြိုင်ကာလရက်ကို မှတ်သားထားပါ။ ဤကဲ့သို့ မှတ်သားထားလျှင် သားဥက္ကာချိန်ကို သိရှိရပြီး ချိန်ကိုက်သား တင်နိုင်ပါသည်။ မြိုင်ကာလ၏ အလယ်ဗဟို ကျသည့်အချိန်သည် သားဥက္ကာချိန်ဖြစ်သည်။

တစ် နိုင် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်



ဝက်မများ မီးကာလမှာ ၁၁၄ ရက် ကြာမြင့်သည်။ ဒီးရင့်ချိန်နှင့် နှီးပေးချိန်တွင် အစာပို၍ ကျွေးပေးမှသာ နှီးထွက် ကောင်းသည်။

၁၀။ မျိုးဝက်သိုးရွေးချယ်မွေးမြှေခြင်း

၁၀(က) မျိုးဝက်သိုးရွေးချယ်ခြင်း

ကျေးချာတစ်စွာရှိ ဝက်များတို့၏ ထုတ်လပ်မှုစွမ်းရည်တိုးတက် စေရန်အတွက် ဝက်သိုးရွေးချယ်မှုမှန်စို့ လွန်စွာမှ အရေးကြီးပါသည်။ ဝက်မျိုးကောင်းမျိုးသန်ပေါ်ထွန်းရေးအတွက် မျိုးဝက်မကောင်းလိုအပ်သကဲ့သို့၊ မျိုးဝက်သိုးကောင်းများကိုလည်း မရှုမဖြစ်လိုအပ်ပါသည်။ မိဘများမှ သားသမီးသို့ မျိုးပီဇာုံကောင်းများ ထပ်ဆင့် ဖြန့်ဖြူးရာတွင် ဝက်သိုးများတို့၏ စွမ်းဆောင်ရည်မှာ ဝက်များ ထက်သာလွန်ကောင်းမွန်သည့်အတွက် မျိုးမြှင့်တင်သည့်အခါ ဝက်သိုးရွေးချယ်မှု မှန်ကန်စို့ အရေးကြီးပါသည်။ ဝက်သိုးများ၏ အရှုံးအဆစ်နှင့် အကြောများ သန်မာတောင့်တင်းမှုရှိရမည်။ အပ်နေသည့်အနေအထားမှ မတ်တပ်ရပ်သည့်အခါ သွက်လက်ပေါ့ပါးမှ ရှိရမည်။ ရာတစ်စွာ၌ မွေးမြှေထားသော ဝက်များ၏ မျိုးပီဇာုံအကောင်းအဆိုးတို့သည် မျိုးဝက်သိုး ရွေးချယ်မှု အပေါ် မှတည်ပါသည်။ မျိုးဝက်မတစ်ကောင်ညွှေ့လျှင် ဝက်သားတစ်အပ်သာ ညွှေ့ဖျင်းပါမည်။ မျိုးဝက်သိုး တစ်ကောင်ညွှေ့ဖျင်းပါက တစ်စွာလုံးနီးပါး မျိုးညံသွားပါသည်။ ဝက်သိုးတစ်ကောင်၏ အရည်အသွေးနှင့် စွမ်းရည် ကို ရွေးချယ်သည့်အခါ ငင်းအမေနှင့် အဖွားများတို့၏ စွမ်းဆောင်ရည်ကို ထည့်သွင်းစဉ်းစားစို့ လိုအပ်သည်။ ဝက်သိုးများ ရွေးချယ်သည့်အခါ ငင်းတို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် တောင့်တင်းမှုအတွက် အောက်ပါသတ်မှတ်ချက်နှင့်အညီ ရွေးချယ်ရမည်။

- ထိပ်ခင်ကျယ်၍ တင်ပါးနှင့် ပုံခုံများတွင် အသားဖြံဖြိုးမှုရှိရမည်။
- ကျော်ပြင်ကျယ်၍ ကျောရိုးသန်မာပြီး ပုံခုံအုံအနေအထားပေါ်လွှင်နေရမည်။
- ခြေလက် င ရွောင်း တောင့်တင်းခိုင်မာမှုရှိရမည်။

တစ် နိုင် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်

- ကပ်ပယ်အိတ် ၂ လုံး၏ အရွယ်ညီပြီး ဖွံ့ဖြိုးမျှရှိရမည်။
- ဝမ်းဗိုက်ချပ် သို့လ်ကပ်နေရမည်။

၁၀.၁ ဝက်သိုးများ ထိန်းသိမ်းတောင့်ရှောက်ခြင်း

ဝက်သိုးများ၏ ကျွန်းမာခွဲက်လက်ပေါ်ပါးစေရန်အတွက် ကိုယ်လက်လူပ်ရှားမှုများစွာ လိုအပ်သည်။ ဝက်သိုးတစ်ကောင်နေထိုင်ရန်အတွက် ခြေအကျယ်အဝန်းအနည်းဆုံး ၆၆ × ၁၀၈။ လိုအပ်သည်။ နေ့စဉ်နာရီရက်ခန့် လမ်းလျှောက်ပေးရမည်။ နေ့စဉ်ပုံမှန်အစာအာဟာရပြည့်ဝသော အစားအစာကို ကျွေးမှုရမည်။ ဝက်မများ မြှုင်ပေါ်ခြင်း လက္ခဏာသည် ၄၄။တို့အသက်အရွယ်ထက် ဝက်သိုးအပေါ် အောက်ပါအတိုင်း များစွာမှတ်ပါသည်။

ဝက်သိုးအနံ့ရ	→	မြှုင်လက္ခဏာ +
ဝက်သိုးအသံကြား	→	မြှုင်လက္ခဏာ ++
အသံကြား+မြှင်ရှု	→	မြှုင်လက္ခဏာ +++
ဝက်သိုးနှင့်ထိုတွေ့မှု	→	မြှုင်လက္ခဏာ +++++

ဝက်သိုးတစ်ကောင်၏ စွမ်းရည်သည် တစ်ရက်ခြား၊ တစ်ကြိမ်သာ အောင်မြင်စွာ မိတ်လိုက်နိုင်သည်။ ဥပမာ တန်လှာ (၁)ကြိမ်၊ ဗုဒ္ဓဟူး (၁)ကြိမ်၊ သောကြာ (၁)ကြိမ် စသဖြင့် တစ်ရက်နားပြီးမှ မိတ်လိုက်သည့်အပါ သတ်ပိုး အလုံအလောက်လွှတ်ပေးနိုင်မည်ဖြစ်သည်။ ဆက်တိုက်သတ်လွှတ်နိုင် ခြင်းမရှိပါ။ ထို့ကြောင့် မွေးမြှေသူများအနေဖြင့် ဝက်မများ သားဥက္ကချိန် ဖြုံးစွမ်းလုပ်ချင်မည်။ ဝက်မကို အောင် မြင်စွာ သားစပ်ပေးနိုင်မည်ဖြစ်သည်။

တစ် နိုင် တစ် ပိုင် ဝက် မွေးမြှေ ရေး လမ်း ညွှန်

၁၁။ ဝက်မများ၏ အစာအာဟာရအကြောင်း

ဝက်မများ၏ ကြီးထွားနှုန်း၊ သားပေါက်နှင့်နှင့် ကျွန်းမာရေးကောင်းမွန်စေရန်အတွက် အစာအာဟာရသည် လွန်စွာပင်အရေးပါလုပေသည်။ ဝက်မွေးမြှေရေး၏ ကုန်ကျစရိတ် ၇၀ % သည် အစာဖိုးများအတွက် ဖြစ်သည်။ ဝက်မများသည် ကြီးထွားနှုန်းမြန်သည့် တိရှိစွာနှုန်းများဖြစ်ပါသည်။ အဆိုပါ ကြီးထွားနှုန်းအတွက် လုံလောက်သော အာဟာရဓာတ်ပါဝင်သည့် အစားအစာ များ တို့ကို ကျွေးမွေးရမည်။ ဝက်တို့၏ အာဟာရလိုအပ်ချက်များမှာ –

ကစိတ်	ပြောင်း၊ ဆန်ကွဲ၊ နှစ်စားပြောင်း၊ ဂျို့လူး၊ ဆတ်
အဆီးစာတ်	ပဲဖတ်၊ နှစ်ဖတ်၊ ပဲပုတ်ဖတ်၊ အုန်းဖတ်၊ ဝါစွေဖတ်၊ နေကြာဖတ်၊ ကြယ်ပဲဖတ်
အသားဓာတ်	ငါးမွှန်း၊ ပုဇွန့်ဖွဲ့၊ ခရာ၊ ဂဏန်း၊ တိကောင်၊ ခြကောင်
ပီတာမင်းဓာတ်	အသီးအရွက်အစိမ်း၊ သစ်မြစ်၊ သစ်ဥ
သတ္တုဇာတ်	ခရာခွဲ၊ ငံးခွဲ၊ ဂဏန်းခွဲ၊ သစ်ရွက်ခြောက်၊ မြေကြီး
ရေဓာတ်	သန့်ရှင်းသောရေ

အထက်ပါ ဝက်စာအတွက် အသံးပြုသော အစာအာဟာရများ၏ အကျိုးအသန်နှင့် ပါဝင်မှုနှုန်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပြောင်း

ကစိတ်အများဆုံးပါဝင်ပါသည်။ အဆီးစာတ် အထိုက် အလျောက် ပါဝင်ပြီး အသားဓာတ် အနည်းငယ် ပါဝင်ပါသည်။ အစာစွာပေါင်းပါဝင်မှု ၁၅ % - ၃၀ % အထိ ရောစပ်ပေးနိုင်သည်။ ပြောင်းပါဝင်မှု အချိုးများပါက ဝက်မများ အဆီးတက်ပါသည်။ ပြောင်းကို ကြိတ်ခွဲပြီး ကျွေးမှုသာလျှင် အစာကျေည်နိုင်မှု ကောင်းသည်။

ဆန်ကဲ

ခဲ့ရှိ

ပုလောပီနှုန်း

သစ်ဥသစ်မြစ်များ

ဆီကြိုတ်ဖတ်များ

တစ် နိုင် တစ် ပိုင် ဝက် မွေးမြှေး ရေး လမ်း ညွှန်

ခန္ဓာကိုယ်မှ လိုအပ်သည့် ကစီးစာတ်ကို ဖြည့်စွက်ပေးသည်။ ဆန်ကဲကို အစာ၏ ၂၅% အထိ ရောစပ်ပေးနိုင်သည်။ လတ်ဆတ်သော ဖွဲ့နှုတ် ဗီတာမင် ဘီစာတ်ပါဝင်သည်။ အဆီးစာတ် အထိုက်အလျောက် ပါဝင်ပြီး ကစီးစာတ် အနည်းအကျဉ်း ပါဝင်ပါသည်။ ဝက်စာ၏ ၁၀% အချိုး ရောစပ်နိုင်သည်။ ဝက်ငယ်များကို ကျွေးရန်မသင့်ပါ။ သကာရည်၊ ဝက်အများစုက သကာရည်ကို နှစ်သက် ကြေသည်။ ဝက်စာထဲတွင် ၂၀% အထိ ရောစပ် ကျွေးမွေးနိုင်သည်။

ပုလောပီနှုန်း အခွဲ့များကို ဝက်များအစာ အာဟာရ အတွက် အသုံးပြုနိုင်သည်။ ပုလောပီနှုန်းကို ပြုတ်ပြီး မှ ကျွေးသင့်သည်။ သို့မှသာ ပုလောပီနှုန်းထဲ၌ ပါဝင်သည့် အဆိပ်အတောက်များ ကြော်ပျက်မည်ဖြစ်သည်။ ကုစီ စာတ်အများအပြား ပါဝင်သည်။

သစ်ဥသစ်မြစ်အမျိုးမျိုးသည် ဝက်များ၏ သဘာဝ အစား အစာဖြစ်သည့်အတွက် ကျွေးမွေးသင့်ပါသည်။ ငါးမှုနှင့် ပုဇွန်ဖွဲ့စည်းတို့မှာ အသားစာတ်အများဆုံး ပါဝင်သည့် အတွက် အသုံးဝင်သည်။ ဝက်ငယ်များ အတွက် ၁၀% အချိုး တည့်ပေးရမည်။ ဂဏန်း၊ ပုဇွန် လုံးနှင့် ခရာပေါ်များသော ဒေသများတွင် ငှင့်တို့ကို အသားစာတ် အတွက် ဖြည့်စွက်ပေးနိုင်သည်။

ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုံဖတ်၊ နေကြာဖတ်၊ ဝါစွေဖတ် နှင့် အုန်းဖတ်များတို့ကို အဆီးစာတ်အတွက် အသုံးပြုနိုင်သည်။ ဝါစွေဖတ်တွင် အဆိပ်တစ်မျိုး ပါဝင်သည့် အတွက် အစာ၏ ၅% ထက်ပိုမပေးရ။ အခြား ဆီကြိုတ်ဖတ်များကို ၁၀% မှ ၁၅% အထိ ရောစပ် ကျွေးနိုင်သည်။ ယခုအခါ မြန်မာနိုင်ငံ၌ ကြယ်ပဲကို ပျီးအောင်မြင်သည့်အတွက် ကြယ်ပဲကို ဆီကြိုတ်ပြီး

တစ် နိုင် တစ် ပိုင် ဝက် မွေးမြှေး ရေး လမ်း ညွှန်

စားသုံးကြပါသည်။ ဆီကြိုတ်ဖတ်ကို ဝက်စာအဖြစ် အသုံးပြုနိုင်သည်။

သကြားအကြမ်းများကို ဝက်ငယ်များ စောစောနိုးခဲ့ရန် အတွက် နှို့စို့ဝက်ငယ်စာတွင် ရောစပ် ကျွေးမွေးနိုင်သည်။ ၁၀% မှ ၂၀% ရောစပ်ကျွေးနိုင်သည်။

ဝက်များအတွက် ဗီတာမင်စာတ်လိုအပ်ချက်ကို အသီးအရွယ်များတွင် သာမက သစ်မြေများမှ ရယူနိုင်သည်။ အသီးအရွယ်များ ခြောက်သွေ့သွားသည်။ အခါ သတ္တုဥာတ်အဖြစ် ပြောင်းလဲသည့်အတွက် သစ်ရွက်ခြောက် မြေကြီးများကိုလည်း ကျွေးမွေးနိုင်သည်။

ဝက်စာရောစပ်ရာတွင် ဝက်များ၏ အသက်အရွယ်နှင့် လိုက်လျော်လိုပေးမှုရှိသည်။ အာဟာရစာတ်ပါဝင်မှုအချိုးကို ထည့်သွင်းစဉ်းစားရမည်။ ဝက်များ၏ အသက်အရွယ်ကြီးလာသည့်နှင့်အမျှ ခန္ဓာကိုယ်တွင် အဆီးစာတ်ပါဝင်မှုတိုးတက်လာသည်။ ဝက်များ၏ ကြီးထွားနှုန်း၊ မျိုးအောင်နှုန်း အစရိုးသည့် ထုတ်လုပ်မှု စံနှုန်းများသည် အစာ အာဟာရကျွေးမွေးပုံစံနှုန်း အပေါ်များစွာ မှတ်ည်လျက်ရှိပါသည်။ ဝက်များကို အာဟာရပြည့်စုစွာ ပါဝင်သော အစားအစာများကို ဝလင်စွာ ကျွေးမွေးသည့်အခါ ကြီးထွားနှုန်းကောင်းမွန်ကြောင်း တွေ့ရသည်။ ထို့ကြောင့် အသားတိုးမွေးမြှုပေးသည့်ဝက်များကို အစာ လုံလောက်စွာ ကျွေးမွေးပါက အရွယ်ရောက်ချိန် အသက် လေသား အရွယ်တွင် ရော်းတိုးဝင်သည့် အလေးချိန်ကို ရရှိမည်ဖြစ်သည်။ အကယ်၍ ဝင်ငွေပိုရမည့် ထင်မြင်ယူဆချက်ဖြင့် ဆက်လက်မွေးမြှုပါက ရှုံးလင့်ချက် အတိုင်း ဖြစ်မလာဘဲ စီးပွားနစ်နာမှု ကြိုတွေ့ရမည်ဖြစ်သည်။ ဝက်များသည် နှိုးချိန်မှ အရွယ်ရောက်ချိန်အထိ အစာ ဂိုးသာစွဲ စားလျှင် ခန္ဓာကိုယ် အလေးချိန် ၁ ပိဿာတိုးပါသည်။ အရွယ်ရောက်ပြီး နောက်ပိုင်း၌ ခန္ဓာကိုယ် အလေးချိန် ၁ ပိဿာတိုးရန်အတွက် အစာ ၄ ပိဿာကုန်ပါသည်။ ထို့ကြောင့် အရွယ်ရောက်ပြီး နောက်ပိုင်းတွင် ခန္ဓာကိုယ်အလေးချိန် ၁ ပိဿာတိုးရန်အတွက် အစာ ၅၀ ကျပ်သား ပိုကုန်ပါသည်။ ဤတွင် အစာတိုးပိုကုန်သည် သာမက

တစ် နှင့် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်

တိုးလာသော ခန္ဓာကိုယ်အလေးချိန်တွင် အဆိပါဝင်နှင့် ပိုများသည့် အတွက် ဝက်တစ်ကောင်လုံး ရွေးမှုသည်။ ပုံမှန်ပေးသည့် အသားရွေးထက် လျော့နည်းရရှိပါသည်။

အသား - ၁ ဝက်စာစပ်ရန်ရောစပ်သည့်အချို့

အစာအမည်	နိ.စိ.ဝက် (%)	အသားတိုးဝက် (%)	မျိုးဝက် (%)
ပြောင်း	၂၅	၂၀	၂၀
ဆန်ကွဲ	၂၅	၂၀	၂၀
ဂံ့	၁၀	၂၀	၂၀
ဖွှဲ့နှဲ	-	၁၀	၁၀
ပဲဖတ်	၅	၅	၅
ပဲပုတ်ဖတ်	၁၀	၅	၅
နှမ်းဖတ်	၅	၅	၅
အုန်းဖတ်	၅	၅	၅
ငါးမှုန်း	၁၀	၈	၅
သကာရည်	-	၂	၅
သကြား	၅	-	-
စုစုပေါင်း	၁၀၀	၁၀၀	၁၀၀

မှတ်ချက်။ အသားတိုးနှင့် မျိုးဝက်များကို အသီးအရွက်သစ်မြစ်သစ်၏ လိုသလောက်ကျေးရန်

တစ် နှင့် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်



ဝက်အစာအာဟာရ

၁၂။ ဝက်ရောဂါများနှင့် ကြိုတင်ကာကွယ်ခြင်း

ဝက်မွေးမြှားလုပ်ငန်းအောင်မြင်မှုကို အဓိကအဟန့်အတားဖြစ်စေသည့် အကြောင်းအရင်းမှာ ရောဂါဖြစ်ပွားသေဆုံးခြင်းနှင့် ရောဂါကြောင့်သားလျော့ခြင်းဖြစ်သည်။ ဝက်များကို ထိန်းကျောင်းမှုစနစ်နှင့် ကျွေးမွေးသည့်စနစ်မာန်ပါက ကြီးထွားနှင့်နေ့ခြင်း၊ သားပေါက်နှင့်ကျေဆင်းခြင်းကြောင့် စီးပွားရေး ဆုံးရုံးမှ ဖြစ်ပေါ်လာနိုင်ပါသည်။ ဤကဲ့သို့ ဝက်မွေးမြှားအောင်မြင်မှုကို အဟန့်အတားဖြစ်စေသည့် အကြောင်းအရာများတို့ကို သိရှိထားပါက ကြိုတင်လျက် ကာကွယ်တားဆီးရန် လွယ်ကူပါသည်။ ဝက်များကိုရောဂါဖြစ်ပွားစေနိုင်သော အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

- (က) ဘတ်တီးရီးယားပိုးမွားဝင်ရောက်မှုကြောင့်ဖြစ်ပွားသောရောဂါ
- (ခ) ပိုင်းရပ်စိုးမွား ကူးစက်မှုကြောင့် ဖြစ်ပွားသောရောဂါ
- (ဂ) ကပ်ပါးသံကောင်နှင့် မှည့်၊ ခြင်၊ ယင်များကြောင့် ဖြစ်ပေါ်လာသောရောဂါ
- (ဃ) အသာဘရချို့တဲ့ခြင်းကြောင့် ဖြစ်သောရောဂါ
- (င) မွေးမြှားနည်းစနစ်မှားယွင်းမှုကြောင့် ဖြစ်ပေါ်လာသောရောဂါ

၁၂.၁၊ ဘတ်တီးရီးယားပိုးရောဂါများ

၁၂.၁.၁၊ အီးကိုလိုင် ဘတ်တီးရီးယားပိုးရောဂါ

အီးကိုလိုင် ဘတ်တီးရီးယားပိုးရောဂါပိုးများကြောင့်နှင့် ဝက်ကလေးများတွင် ရောဂါဖြစ်ပွားလေ့ရှိသည်။ ရောဂါပိုးများတွယ်ကပ်နေသောဝက်မကြီး၏ နှိုးအံ့ကို နှိုးစိုးမိလျှင်သော်လည်းကောင်း၊ ရောဂါပိုးများပေါက်ပွားလျက်ရှိသော အစားအစာနှင့် ရေတို့ကို သောက်သုံးမိလျှင်သော်လည်းကောင်း ရောဂါဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ပွားသော ဝက်ကလေးများသည် ရွှေ့ပါသော ဝမ်းပျော်ပျော်သွားသည်။ ဝမ်းမှာညီမဲ့နေသည်။ ပဋိနှိုင်ဆေးတိုက်ကျွေးမွေးပြီးကုသပေးနိုင်သည်။

တစ် နိုင် တစ် ပိုင် တက် မွေးမြှေ ရေး လမ်းညွှန်

၁၂.က.၂၂ ခဲ့လ်မိန့်လား ဘက်တီးရီးယားပိုးများ

ခဲ့လ်မိန့်လား ဘတ်တီးရီးယားပိုးများ အစာလမ်းကျောင်းတွင်းသို့ ဝင်ရောက်ခြင်းကြောင့် ဝမ်းပျက်ဝမ်းလျော့ရောဂါ ဖြစ်ပွားသည်။ နှစ်ဝက် ငယ်အရွယ်မှာ ၃လသားအရွယ်အတွင်း ရောဂါဖြစ်ပွားမှုနှင့် မြင့်မားသည်။ အချိန်မြို့ရောဂါကုသလျှင် ပျောက်ကင်းနှင့်သည်။ ပဋိဌိုဝင်ဆေးတိုက်ကျွေးရ မည်။

၁၂.က.၃၁ ဘရုံလ်လိုးစစ် (၈၅) သားလျော့ရောဂါ

ဘရုံလ်လားအဖေါ်တပ်စ် ဘတ်တီးရီးယားပိုးများကြောင့် ရောဂါ ဖြစ်ပွားသည်။ မျိုးဝက်မများနှင့် ဝက်သိုးများတွင် ရောဂါဖြစ်ပွားသည်။ မိတ်လိုက်ခြင်းမှ တဆင့်ရောဂါကုးစက်သည်။ မီးဝက်မများသားလျော့ခြင်း၊ ကလေးအသေမွေးဖွားခြင်း တွေ့ရသည်။ ရောဂါဖြစ်ပွားသော ဝက်မများကိုသွေးစစ်ဆေးပါက ရောဂါရှိမရှိသိနိုင်သည်။

၁၂.က.၄၁ ဝက်လည်းချောင်းကွဲရောဂါ

ပတ်စွဲရှုလားလာလ်တိစီးဒါး ဘတ်တီးရီးယားပိုးများအသက် ရူးလမ်းကြောင်းနှင့် အဆုတ်တွင်းသို့ ဝင်ရောက်ခြင်းကြောင့် ရောဂါဖြစ်ပွားလာသည်။ ရောဂါဖြစ်ပွားသော ဝက်မများသည် အသက်ရှုကြပ်ခြင်း၊ ရွောင်းဆိုးခြင်းနှင့် မေးရိုးအောက်တွင်ရှိသော အကြိုတ်များယောင်ယမ်းပြီး အဖျားတက်သည်။ ဝက်ဝမ်းကျောဂါ ကာကွယ်ဆေး ၆၉ တစ်ကြိမ် ထိုးပေးပါက ရောဂါကာကွယ်ထားနှင့်သည်။

၁၂.က.၅၁ ဝက်မေးခိုင်ရောဂါ

ကလေ့စွဲကြီးဒီယံတက်တိနှင့်၏ ဘတ်တီးရီးယားပိုးများ ထိရှုနာထဲသို့ ဝင်ရောက်မှုကြောင့် မေးခိုင်ရောဂါဖြစ်ပွားလာပါသည်။ ဝက်ငယ်ကလေးများကို သင်းကွပ်သည့်အခါ ကိုင်တွယ်မှု မသန့်ရှင်းပါက မေးခိုင်ပိုးဝင်းရှိုး ရောဂါဖြစ်ပွားသည်။ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးထားပေးခြင်းဖြင့် ရောဂါကြိုတင်ကာကွယ်နှင့်သည်။

တစ် နိုင် တစ် ပိုင် ဝက် မွေးမြှေ ရေး လမ်းညွှန်

၁၂.ခ.၁၃ မိုင်းရိုင်စိုးရောဂါများ

၁၂.ခ.၁၃ မိုင်းရိုင်စိုးကြောင့် ဖြစ်ပွားသော ဝက်ဝမ်းကျောဂါသည် ဝက်များတွင် အရွယ်မရွေ့ဗျား ဖြစ်ပွားပြီး ရောဂါဖြစ်ပွားသည့်အခါ အပြင်းဖျားလျက် အရော့ပြီးပေါ်တွင် သွေးသွေးနှင့်ကွက်များ ဖြစ်ပေါ်လာသည်။ ပထမရက်တွင် ဝမ်းချုပ်ပြီး နောက်ပိုင်းတွင် ဝမ်းလျောပါသည်။ ဝမ်းအရည်များ တောက်လျောက်သွားပြီး သေဆုံးသည်။ ကြိုတင်ကာကွယ်ထားနှင့်သည်။

၁၂.ခ.၂၂ ဝက်နားရွက်ပြာရောဂါသည် သဏ္ဌာန် ၂၀၁၁ ခုနှစ် နှစ်နာရီရှိလတွင် မြန်မာနိုင်ငံသို့ ရောက်ရှိ ဖြစ်ပွားသည် မိုင်းရိုင်ရောဂါ အသစ်တစ်မျိုးဖြစ်သည်။ အပူချိန်တက်ပြီး သေဆုံးမှုနှင့် ၃၀-၃၅% ရှိနိုင်သည်။ ရောဂါကို စနစ်တကျထိန်းချုပ်နှင့်သွေးဆုံးမှုနည်းပါးသည်။ ရောဂါဖြစ်ပွားသော ဝက်များကို သီးခြားခွဲထားပြီး ကျွန်းရှိသောဝက်များနှင့် ထို တွေ့မရှိစေရန် စီမံဆောင်ရွက်ပေးရမည်။ ကာကွယ်ဆေး အမျိုးအစားနှင့်ဖြစ်ပွားသော ရောဂါပိုးမတူညီပါက ရောဂါကာကွယ်နှင့်ခြင်း မရှိပါ။ ထို့ကြောင့် ကာကွယ်ဆေးသုံးစွဲခြင်းကို မွေးမြှေရေးနှင့် ကုသရေးဦးစီးပါးကို ဖြစ်ပေါ်စေပါသည်။

၁၂.က.၇၁ ကပ်ပါးသံကောင်နှင့် မှည့်၊ ခြင်၊ ယင်ရောဂါ ဝက်များတွင် တွေ့ရသော အုတွင်းနေသံလုံး၊ သံပြားနှင့် မှည့်၊ ခြင်၊ ယင်များကြောင့် ရောဂါဖြစ်ပွားနှင့်သည်။ ငှုံးကပ်ပါးပိုးများသည် ဝက်ကို မသေစနိုင်သော်လည်း ကြီးထွားနှင့် မျိုးပွားမှုတို့ကို ထို့ခိုက်စေသည့် အတွက် စီးပွားရေးဆုံးရှုံးမှုကြီးမားစွာ ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ပုံမှန်သံချေပေးခြင်းနှင့် မှည့်၊ ခြင်၊ ယင်တို့၏ အဆွဲရာယ်မှု ကြိုတင် ကာကွယ်ထားရန် လိုအပ်သည်။

၁၂.၂၃ အာဟာရရုံးတွင်းကြောင့်ဖြစ်သောရောဂါ ဝက်မွေးမြှေ ရေးလုပ်ငန်း တိုးတက်မှုကို အများဆုံးအာဟန့်အတားဖြစ်စေသောအကြောင်း အရာတစ်ခုမှာ အာဟာရရုံးတွဲမှုရောဂါဖြစ်သည်။ ဝက်စာအတွက် အသုံးပြုသည့် အစားအစားသည် သန့်ရှင်းလတ်ဆတ်မှုရှိမှုသာ လိုအပ်သည့်အာဟာရရာတ်များ အပြည့်အဝပါဝင်နိုင်မည် ဖြစ်သည်။ ထားသိမှု မကောင်းသည်။

တစ် နိုင် တစ် ပိုင် တက် မွေးမြှာ ရေး လမ်း ညွှန်

ဆန်ကဲ၊ ပြောင်း၊ ဖွဲ့စာ၊ ပဲဖတ်များတွင် မှိုရောဂါပိုးများ တွယ်ကပ်နေပါက အသာဓာတ်ကျဆင်းသည့်အပြင် မှိုများကြောင့်ရောဂါဖြစ်ပွားနိုင်သည်။ ပုပ်သိုးသော စားကြောင်းစားကျွန်များတွင် ရောဂါပိုးများပေါက်နေသဖြင့် အာဘရပါဝင်မှုမရှိဘဲ ပိုးများရောဂါများဝင်ရောက်၍ ရောဂါဖြစ်နိုင်သည်။

၁၂၁။ မွေးမြှာနည်းစနစ်များယဉ်းခြင်းကြောင့် ဝက်များတွင် ဒဏ်ပို့မှ ရောဂါဖြစ်ပေါ်လာနိုင်သည်။ ဝက်ခြီးအဆောက်အဦး၏ ရည်ရွယ်ချက်သည် ရာသီဥတုဒဏ်မှ ကာကွယ်ပေးရန်ဖြစ်သည့်အလျောက် အဆောက်အဦးပုံစံနှင့် တည်ဆောက်ပုံသည် ရာသီဥတုဒဏ်ကို ကာကွယ်ပေးနိုင်ရမည်။ ခြုံအဆောက်အဦးရှိခြင်းကြောင့် ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရန် ရည်ရွယ်ပါသည်။ ထို့ကြောင့် အဆောက်အဦးနေရာရွေးချယ်သည့်အခါ့ဗြာ ရောဂါဝင်ရောက်လာနိုင်သည့် အကြောင်းအရာများကို တားဆီးနိုင်အောင် စီစဉ်ဆောင်ရွက်ရမည်။

ပေါ်—၂ ဝက်ရောဂါကာကွယ်ရေးအစီအစဉ်

ကာကွယ်နည်း	အသက်	ကာကွယ်မှု
၁။ ဝက်ဝမ်းကျကာကွယ်ဆေး	၄၅ရက်	၁နှစ်
၂။ ဝက်လည်ချောင်းဂွဲကာကွယ်ဆေး	၆၇ရက်	၆လ
၃။ သန်ကျဆေး	၆၀ရက်	၆လ
၄။ မေးခိုင်ရောဂါကာကွယ်ဆေး	သင်းကွပ်ချိန်နှင့် ထိခိုက်ရှန်ဖြစ်သည့်အချိန်	
၅။ သံဓာတ်အားတိုးဆေး	၃၈ရက်သား	-

တစ် နိုင် တစ် ပိုင် တက် မွေးမြှာ ရေး လမ်း ညွှန်



ဝက်ရောဂါများ

၁၃။ ဝက်ရွေးကွက်

ကျေးလက်ဒေသတစ်နိုင်တစ်ပိုင် ဝက်မွေးမြှာရေးသည် မိသားစုဝင် ငွေကို တစ်ဖက်တစ်လမ်းမှ ဖြည့်စွက်ပေးနိုင်ရန်အတွက် ဖြစ်သည်။ ထို့ကြောင့်လုပ်ငန်းနှင့်ပတ်သက်၍ စီးပွားရေးအတွေးအခေါ်နှင့် အမြင်ရရှိရန်လို သည်။ မိမိရောင်းချမည့် ဝက်များသည်မှန်ကန်သည့် ရွေးကွက်တွင်ထိုက် တန်သည့် စွေးနှုန်းရရှိရန်လိုအပ်ပေသည်။ ဝက်များရောင်းချသည့်အခါတွင် အလွယ်တကူ ရရှာရွေးဖြင့်မရောင်းဘဲလက်ရှိ ပေါက်ရွေးအမှန်ကိုလေ့လာ သိရှိလျက် မိမိတို့အတွက် ကောင်းမှန်သည့် ဝန်ဆောင်မှုပေးနိုင်သူထံသို့ ရောင်းချနိုင်ရမည်။ ပုံမှန်ရွေးကွက်ကို သိရှိရန် မိမိ၏ ကျေးစွာ၌ ဖြစ်ပေါ်လျက်ရှိသည့် ရွေးနှုန်းကို လေ့လာပါ။ မိမိ၏ စွာနီးချပ်ပစ်မှ မွေးမြှုပူများကို တွေ့ဆုံးပြီး ငှါးတို့စွာ၌ ဖြစ်ပေါ်နေ သည့် ရွေးနှုန်းနှင့် ယူဉ်ထိုးပြီးသုံးသပ်ပါ။ မိမိ ဒေသ၏ ရွေးကွက်လိုအပ်ချက်ကိုလည်း သိရှိရန် လိုအပ်ပါသည်။ ရောင်းဝယ် ရေးရွေးကွက်အတွင်း မြှုပူရသော ရောင်းသူနှင့် ဝယ်သူ နှစ်ဦးစလုံးမှ သင့်တင့် လျောက်ပတ်သော အမြှတ်အစွမ်းကို သတ်မှတ်နိုင်မှ သာလျင် လုပ်ငန်းရေရှည် တည်တဲ့မည်ဖြစ်သည်။ လုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရာ တွင် တစ်ဦးတစ်ယောက်ထက် အသင်းအစွဲသော်လည်းကောင်း၊ သမဝါယမ အဖွဲ့ အစည်းကသော်လည်းကောင်း ကြီးကြပ်ဆောင်ရွက်ပေးပါက လုပ်ငန်း ပို၍ ပိုပြင်အောင်ဖြင့်နိုင်သည်။ ယခုကျေးစွာများတွင် ဝက်အရောင်းအဝယ်ပြု သည်အခါ အလေးချိန်းကို မျက်မြင်ခန်းမှန်း၏ တွက်ချက်သည့်အတွက် အမှား အယွင်းရှိနေပါသည်။ ငှါးအားနည်းချက်အပေါ်တွင် ဝက်ပွဲစားတို့က အခွင့် အရေးယူပြီး ရသင့်ရထိက်သည့် တန်ဘိုးထက် ရွေးလျော့ပေးသည့် အလေး အထူ ရှိသည်။ ထို့ကြောင့် ဝက်များကို ရောင်းဝယ်ရှုံးကတ္တားများကို အသုံး ပြုသည့်စနစ် ဖော်ဆောင်ပေးရန်လိုသည်။ မွေးမြှုပူများ အနေဖြင့် ရွေးကွက် အတွင်းလိုအပ်သော ဝက်များကို စံချိန်စံညွှန်းနှင့်အညီ မွေးမြှုတိတ်လုပ်ပေး နိုင်ရန် စီစဉ်ဆောင်ရွက်ရန်လိုသည်။

ဝက်မွေးမြှာဖောက်ကားရေးသည် အမြှားသော ကုန်ပစ္စည်းများ၏

တစ် နိုင် တစ် ပိုင် တက် မွေးမြှေ ရေး လမ်း ညွှန်

ဈေးကွက်အတိုင်း ရောင်းလိုအားနှင့်ဝယ်လိုအား နှစ်ခုအားပြိုင်နေမည်သာ ဖြစ်သည်။ ရောင်းလိုအားများပြီး ရောင်းကုန်များဈေးကွက်၏ ပိုလျေနေပါက ဈေးနှုန်းကျဆင်းပါတော့သည်။ ဝယ်လိုအားများပြီး ရောင်းကုန်ပစ္စည်းနည်းပါက ကုန်ဈေးနှုန်းမြှင့်တက်လာ မြှုပြစ်ပါသည်။ ကုန်ပစ္စည်းပေါ်များပြီး ဈေးနှုန်းကျဆင်းသည့်အချိန်တွင် တန်ဘိုးမြှင့်ကုန်ပစ္စည်းများ ထုတ်လုပ်ပေးနိုင်ပါက ဈေးကွက်တည်ပြုမှုနှင့် ကုန်ထုတ်သူများအတွက် အကျိုးကျေးဇူး ခံစားရမည်ဖြစ်သည်။ ဝက်ပေါက် ခြောက်လုပ်ငန်း၊ ဝက်အရချောင်း ထုတ်လုပ်ငန်းများကို ကျေးဇူးပုံပင် ထုတ်လုပ်မှုနည်းပညာကို လေ့လာပြီး လုပ်ကိုင်သွားနိုင်ပါသည်။ ဤကဲ့သို့ တန်ဘိုးမြှင့်လုပ်ငန်းများဆောင်ရွက်နိုင်ပါက ရေရှည်တည်တဲ့သော မိသားစု တစ်နိုင်တစ်ပိုင် ဝက်မွေးမြှေရေးလုပ်ငန်း ထွန်းကားလာမည် ဖြစ်သည်။

တစ် နိုင် တစ် ပိုင် ဝက် မွေးမြှေ ရေး လမ်း ညွှန်

၁၄။ နိုင်း

ကျေးလက်ဒေသနေ တောင်သူလယ်သမားများတို့သည် နိုင်ပြီးရေးနှင့် မွေးမြှေရေးလုပ်ငန်းကို နည်းစနစ် မှန်ကန်စွာတွဲဖက်လုပ်ကိုင်ဆောင်ရွက်နိုင်သွင်းပြုလုပ်ငန်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အကျိုးပြုလျက်ရှိကြောင်း တွေ့မြင်ကြရမည်ဖြစ်သည်။ နိုင်ပြီးရေးထွက်ကုန်များတို့ကို လူတို့စားသုံးပြီး ပိုလျှော့လည်းကောင်း နိုင်ပြီးရေးဘေးထွက်ပစ္စည်းများကိုလည်းကောင်း တိရှေ့နှုန်းအစားအစာအတွက် အသုံးပြနိုင်သည်။ တိရှေ့နှုန်းမှ ထွက်ရှိသော အညစ်အကြေးများနှင့် မွေးမြှေရေးအမိုက်များတို့သည် နိုင်ပြီးရေးအတွက် အကောင်းဆုံးမြော်လာအဖြစ် အသုံးပြနိုင်သည်။ နိုင်ပြီးမြော်က ကျယ်ဝန်းပြီး နိုင်ပြီးရေးအောင်မြင်စွာ ထွန်းကားလျက်ရှိသော နိုင်ငံကြီးများတို့သည် မိမိ၏ နိုင်ပြီးရေးထွက်ကုန် (ဥပမာ- ပြောင်း၊ ဂျို့မူယော) များကို ရောင်းချသည့်အခါ အကျိုးအမြတ် ရရှိမှုနည်းသည့်အတွက် ငင်းနိုင်ပြီးရေး ထွက်ကုန်များကို တိရှေ့နှုန်းအစာအဖြစ် အသုံးပြုလျက် မွေးမြှေရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပြီး မွေးမြှေရေးထုတ်ကုန်များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချပါသည်။ မိမိနိုင်ငံ၏ စီးပွားရေးကို တန်ဘိုးမြှင့် မွေးမြှေရေးလုပ်ငန်းအဖြစ် ဝင်ငွေတိုးပွားလာဖော်ခြင်းဖြစ်သည်။ အဆိုပါ ဥပမာကိုအတူယူပြီး ကျေးလက်ဒေသ တစ်နိုင်တစ်ပိုင် မွေးမြှေရေးလုပ်ငန်းကိုလည်း စနစ်တကျ ဆောင်ရွက်သွားပါက နိုင်ပြီးရေးပိုလျော့နှင့် ဘေးထွက်ပစ္စည်းများ အလေအလွင့်မဖြစ်ဘဲ တန်ဘိုးမြှင့် မွေးမြှေများအနေဖြင့် လုပ်ငန်းအတွေ့အကြား ကြောက်လာပြီး ဝက်မွေးမြှေရေးတွင် စိတ်ဝင်စားမှုရှိလာပါက ဝက်မွေးမြှေရေးစနစ်းစနစ်တို့ကို လေ့လာမှတ်သားပြီး လက်တွေ့ဆောင်ရွက်လျှင် စီးပွားဖြစ်မွေးမြှေရေးလုပ်ငန်း အဖြစ်တိုးခဲ့လုပ်ကိုင်နိုင်ပါသည်။ ဝက်မွေးမြှေရေးလုပ်ငန်းသည် အချိန်တို့ကိုလုပ်ကိုင်နိုင်ပါသည်။ ဝက်မွေးမြှေရေးလုပ်ငန်းသည် အချိန်တို့ကိုလုပ်ကိုင်နိုင်ပါသည်။ စိတ်ဝင်စားမှုရှိလာပါက နည်းစနစ်မှန်ကန်စွာတွဲဖက် ဆောင်ရွက်သွားပါက ကျေးလက်

တစ် နိုင် တစ် ပိုင် ဝက် ဖွေးမြှေ ရေး လမ်း ညွှန်

နေ တောင်သူလယ်သမားများတို့၏ လူမှုရေး၊ စီးပွားရေး အဆင့်ဆင့်တိုး
တက်လာမည့် ဖြစ်သည်။

တစ် နိုင် တစ် ပိုင် ဝက် ဖွေးမြှေ ရေး လမ်း ညွှန်